

ရွေးကောက်ရေးရွေးကောက်ခံမှုအဖွဲ့ဝင်များစာရင်း

စဉ်	အမည်	အဘအမည်	မှတ်ပုံတင်အမှတ်	အသက်	တာဝန်	ဖုန်းနံပါတ်
၁	ဦးခိုင်ဦး	ဦးဝင်းတင်	၁၄/ပသန (နိုင်) ၂၃၇၈၂၇	၃၇	နာယက	
၂	ဦးသိန်းဝင်း	ဦးမိန့်လွင်	၁၄/ပသန (နိုင်) ၂၃၇၇၉၁	၃၉	ဥက္ကဋ္ဌ	
၃	ဦးနိုင်ဝင်းထွန်း	ဦးသိန်းဦး	၁၄/ပသန (နိုင်) ၂၁၆၅၆၅	၃၁	အတွင်းရေးမှူး	
၄	ဒေါ်သီရိဝေဝေမောင်	ဦးစိုးမောင်	၁၄/ပသန (နိုင်) ၂၃၇၄၂၃	၂၂	စာရင်းကိုင်	
၅	ဒေါ်နွဲ့ထွန်းထွန်း	ဦးထွန်းရှိန်	၁၄/ပသန (နိုင်) ၂၃၇၇၁၇	၂၅	ဘဏ္ဍာထိန်း	
၆	ဦးသူနီနီထွန်း	ဦးစိန်လှိုင်	၁၄/ပသန (နိုင်) ၂၆၃၉၃၄	၂၆	သော့ကိုင် (၁)	
၇	ဦးကျော်မင်းမောင်	ဦးစိုးမောင်	၁၄/ပသန (နိုင်) ၂၃၇၇၃၄	၂၆	သော့ကိုင် (၂)	
၈	ဦးအောင်သူစိုး	ဦးသောင်းမြင့်	၁၄/ပသန (နိုင်) ၂၆၄၀၃၉	၂၆	အဖွဲ့ဝင်	

ပုသိမ်မြို့နယ်
ဝွေးကုန်းကျေးရွာ

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
(၂၀၁၆-၂၀၂၀)

ပြုစုရေးဆွဲသူ
ကျေးရွာဖွံ့ဖြိုးရေးအဖွဲ့
(ပုသိမ်မြို့နယ်၊ ဝွေးကုန်းကျေးရွာ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက
ကူညီရေးဆွဲသည်။)

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ

မာတိကာ

နိဒါန်း

ကျေးရွာအုပ်စုအခြေပြမြေပုံ

(က) စီမံကိန်း၏ လွှမ်းခြုံသက်ရောက်မှု

၁။ ပထဝီအနေအထားနှင့် သဘာဝသယံဇာတအရင်းအမြစ်များ၊

(က) တည်နေရာ၊ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်အနေအထား

၂။ ကျေးရွာ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးအခြေအနေ

(က) လူဦးရေဆိုင်ရာအချက်အလက်များ

(ခ) စီးပွားရေးအခြေအနေ ဝင်ငွေပိုင်ဆိုင်မှုနှင့် မမျှတမှု

(ဂ) ဆင်းရဲနွမ်းပါးမှုနှင့် ထိခိုက်လွယ်မှု

(ဃ) ကျွမ်းမာရေးနှင့်အဟာရ

(င) ပညာရေး

၃။ ကဏ္ဍအသိသိ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေများ

(က) ဖွံ့ဖြိုးရေးဆိုင်ရာစီမံအုပ်ချုပ်မှု

(ခ) စိုက်ပျိုးမွေးမြူရေးမဟုတ်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

(ဂ) ဘဏ်နှင့်ငွေကြေးဆိုင်ရာဝန်ဆောင်မှု

(ဃ) ပညာရေးကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး

(င) လူငယ်နှင့်ယဉ်ကျေးမှု

(စ) အခြေခံအဆောက်အအုံ၊လမ်းတံတား၊လျှပ်စစ်စွမ်းအားသတင်းနှင့် ဆက်သွယ်ရေး

(ဆ) တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုလုံခြုံရေး

၄။ ဖွံ့ဖြိုးရေးအတွက် အဆောက်အအုံဖြစ်စေမည့် အခြေအနေကောင်းများ၊ အဟန့်အတားနှင့်စိန်ခေါ်မှုများ

(က) ဖွံ့ဖြိုးရေးအတွက် အဆောက်အအုံဖြစ်စေမည့် အခြေအနေများ

(ခ) အဟန့်အတားနှင့်စိန်ခေါ်မှု

၅။ ပန်းတိုင်နှင့်မဟာဗျူဟာ

(က) ဖွံ့ဖြိုးရေးပန်းတိုင်

၆။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြို့နယ်နှင့် အထက်အဆင့်မှ ကူညီဖြေရှင်းပေးရမည့် ကိစ္စရပ်များ။

(က) ကျေးရွာဖွံ့ဖြိုးရေးရည်မှန်းချက်ရေးဆွဲရေးနှင့် ပုံမှန်စိစစ်ခြင်း

(ခ) ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းများ

၇။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မည့် နည်းလမ်းများ၊ အစီအစဉ်များ။

(က) ကျေးရွာဖွံ့ဖြိုးရေးအဖွဲ့၏ အခန်းကဏ္ဍ

(ခ) ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလည်ပတ်ရာနှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် အဖွဲ့အစည်းဆိုင်ရာ အစီစဉ်များနှင့် ငွေကြေးဆိုင်ရာအစီစဉ်များ။

စကားချိုး

ဤကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းသည် ၂၀၁၅/၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉/၂၀ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျွန်ုပ်တို့ ချောပြာကျေးရွာ၏ ကျေးရွာသူ/သားများ ပါဝင်ရေးဆွဲထားသည့် ပထမဦးဆုံးသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်ပါသည်။ ကနဦး အနေဖြင့် စီမံကိန်းဖြစ် ပြောက်ရေးအတွက် လိုအပ်သော နည်းပညာများ ပံ့ပိုးပေးသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ အရေးကြီးသော အချက်အလက်များနှင့် အကြံဉာဏ်များကို တက်တက်ကြွကြွ ပံ့ပိုးပေးသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါသည်။

ကျွန်ုပ်တို့ကျေးရွာတွင် ကျွန်ုပ်တို့ကိုယ်တိုင် ရပ်ရွာတိုးတက်ရေးလုပ်ငန်းများကို ယခင်ကာလများက စီစဉ် ဆောင်ရွက်ခဲ့ကြသော်လည်း လူထုအများပြု စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်သည့် နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို မသိခဲ့ကြပါ။ လူထုကိုယ်တိုင် စနစ်တကျ ပူးပေါင်းဆောင်ရွက်နည်းကို အသုံးပြု၍ ကျွန်ုပ်တို့ အချင်းချင်း တိုင်ပင်ဆွေးနွေးညှိနှိုင်းအဖြေရှာကြရာတွင် ကူညီပံ့ပိုးပေးသည့် အစီအစဉ်ရေးဆွဲရေး ကျွမ်းကျင်သူအဖွဲ့ တစ်ဖွဲ့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ ဤလုပ်ငန်းစဉ်ကြောင့် ကျွန်ုပ်တို့သည် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲရာတွင် ကိန်းဂဏန်းနှင့် သတင်းအချက်အလက်တို့၏ အရေးပါ မှုကို သိရှိရုံသာမက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အညီသော ကိန်းဂဏန်းအချက်အလက် ရရှိနိုင်သော နေရာများမှလည်း ကောက်ယူရရှိခဲ့ပါသည်။ ထို့ပြင် ထပ်မံလိုအပ်သော ကိန်းဂဏန်း၊ အချက်အလက်များနှင့် နည်းပညာ ပံ့ပိုးမှုတို့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူတကွ ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကိုလည်း ကောင်းစွာ နားလည်သိရှိခဲ့ပါသည်။

ယခုရေးဆွဲထားသော အစီအစဉ်သည် လက်ရှိကာလအတွင်း ရရှိသည့် အချက်အလက်များကိုသာ အားပြု ထားသော်လည်း နောင်ကာလများတွင် ထပ်မံရရှိသည့် ကိန်းဂဏန်းအချက်အလက်များ ထပ်ပြည့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်လာမည်မှာ သေချာပါသည်။ ဤစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းများသည် ဆက်လက် လုပ်ဆောင် သွားရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှု တစ်ဝက်ခန့်အရောက်တွင် လုပ်ငန်းတိုးတက်ပြီးစီးမှု၊ ပေါ်ပေါက်လာမည့် အခက်အခဲများ၊ ဦးစားပေး ရွေးချယ်မှုများနှင့် လုပ်ငန်းအစီ အစဉ်များကို အခြေအနေကာလ အပေါ် မူတည်၍ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ကိုင်သွားရန်လည်း လိုအပ်နေပါမည်။

ဤကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်တွင် ဖော်ပြပါရှိသော ဦးစားပေးလုပ်ငန်းများ စုစည်းဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့် အစိုးရဌာနများ၏ အကြံပြုချက်များ၊ ဆက်လက်ပံ့ပိုးမှုများ ရရှိနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ဆက်လက်၍ နောင်တွင်လည်း ကျွန်ုပ်တို့ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအားထုတ်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်ရန်နှင့် အကဲဖြတ်ရန်အတွက် ပံ့ပိုးကူညီမှုများ ရရှိနိုင်မည် ဖြစ်ပါကြောင်း ယုံကြည်ပါသည်။

ဤစီမံကိန်းတွင် အပိုင်း (၂) ပိုင်းပါရှိပါသည်။ အပိုင်း (က) တွင် ဖွံ့ဖြိုးရေးဗျူဟာနှင့် လုပ်ငန်းအစီအစဉ် တို့ ပါဝင်ပါသည်။ အကောင်အထည်ဖော်မည့် ဗျူဟာ၊ ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ ဘတ်ဂျက်နှင့် ငွေကြေး ဆိုင်ရာ ရရှိနိုင်မည့် လမ်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့ကို အဓိကဖော်ပြထားပါသည်။ အပိုင်း (ခ) သည် စီမံချက်ဆိုင်ရာ အချက်အလက်၊ အကြောင်းအရာများဖြစ်ပြီး အဆိုပြုပီမံချက်လုပ်ငန်း၏ အသေးစိတ် အချက်အလက်များပါဝင်ပါသည်။

ဇန်နဝါရီလ၊ ၂၀၁၇ ခုနှစ်။

ကျေးရွာဖွံ့ဖြိုးရေးကော်မတီ
ဌေးကုန်းကျေးရွာအုပ်စု
ပုသိမ်မြို့နယ်

အပိုင်း(က) ကျေးရွာဖွံ့ဖြိုးရေး ဗျူဟာနှင့် လုပ်ငန်းအစီအစဉ်

၁ နိဒါန်း

(က) ရည်ရွယ်ချက်

ဤကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသည် အစိုးရဌာနများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ နိုင်ငံအတွင်းဆောင်ရွက်ခဲ့ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်း အတွေ့အကြုံများကို လေ့လာသုံးသပ်ပြီး တစ်နိုင်ငံလုံး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်မည့် အစီအစဉ်သစ်ဖြစ်ကြောင်း သိရှိရပါသည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း

ကျွန်ုပ်တို့၏ ပထမဦးဆုံးသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းကို နိုင်ငံတော်၏ အကူအညီဖြင့် ရေးဆွဲရာတွင် ကျေးရွာလူကိုယ်တိုင်တက်ကြွစွာပါဝင်၍ ရေးဆွဲခဲ့ပါသည်။ ယခင်က ဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲရေး အတွေ့အကြုံမရှိခဲ့ပါ။ ဤအစီအစဉ် ရေးဆွဲပြီးနောက် ကျေးရွာ၏ ဖွံ့ဖြိုးဆိုင်ရာ ကိန်းဂဏန်း၊ သတင်းအချက်အလက်များပြုစုရန် အရေးကြီးပုံကိုအလေးထားမိလာ ကြပါသည်။ ထို့အပြင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၊ ဌာနဆိုင်ရာများစသည်တို့ထံမှ လိုအပ်သော ကိန်းဂဏန်း၊ သတင်းအချက်အလက်များရယူရန်နှင့် ကျွန်ုပ်တို့၏ ကျေးရွာစီမံကိန်း အကောင် အထည်ဖော်ရန် လိုအပ်သော နည်းပညာများရရှိရန် အရေးကြီးကြောင်းကိုပါ သတိပြုမိပါသည်။

ဤအစီအစဉ်တွင်ကျေးရွာ၏ လက်ရှိလူမှုစီးပွားရေးနှင့် ဖွံ့ဖြိုးရေးအခြေအနေများ၊ ကြုံတွေ့နေရသော ပြဿနာများ၊ ထိုပြဿနာများဖြစ်ရသည့်အရင်းခံအချက်များ၊ ဖွံ့ဖြိုးရေးကို အပုံအပိုး ဖြစ်စေသော အချက်များနှင့် အဟန့်အတားဖြစ်စေသောအချက်များ၊ (၅) နှစ်တာကာလအပြီးတွင် ရရှိအောင် ဆောင်ရွက်လိုသည့်ရည်မှန်းချက်များ၊ ထိုရည်မှန်းချက်များရရှိရန် ကျွန်ုပ်တို့ ကျေးရွာအနေနှင့် ဆောင်ရွက်မည့် နည်းဗျူဟာများ၊ စီမံချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ထို့ပြင် ဦးစားပေးလုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သောအရာများနှင့် ငွေကြေးရရှိနိုင်မည့် လမ်း ကြောင်းများကိုလည်း ဖော်ပြထားပါသည်။

ကျွန်ုပ်တို့၏ ဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်သော အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ ဘဏ်များ၊ စာပေပညာရှင်များ၊ သတင်းနှင့် ပြည်သူ့ဆက်သွယ်ရေးအဖွဲ့အစည်းများ၏အာရုံစိုက်မှုကိုရစေပြီး ကျေးရွာဖွံ့ဖြိုးရေးနှင့် ပတ်သက်သူမှန်သမျှတို့သည် ဤအစီအစဉ်မှတ်တမ်း၏အသုံးဝင်မှုများကို သိရှိစေရန် မျှော်လင့် ပါသည်။

နိုင်ငံတော်အစိုးရအဖွဲ့များအတွက် အသုံးဝင်မှု

ကျွန်ုပ်တို့၏ကျေးရွာအဆင့် အားထုတ်မှုများအတွက် မူဝါဒနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီ များကို စုစည်းဆောင်ရွက်ပေးနိုင်ရန် ဤဖွံ့ဖြိုးရေးစီမံချက်ကိုမြို့နယ်အဆင့်၊ ပြည်နယ်နှင့် တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းများအား တင်ပြမည်ဖြစ်ပါသည်။

ပုဂ္ဂလိကကဏ္ဍအဖွဲ့များအတွက် အသုံးဝင်မှုများအနေဖြင့် ကျေးရွာလူထု၏လိုလားချက်နှင့် ၎င်းတို့၏ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုများ ချိတ်ဆက်မှုဖွံ့ဖြိုးလာစေရန် ဗျူဟာမြောက်ဆောင်ရွက် လာနိုင်မည် ဖြစ်သည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် အလှူရှင် အဖွဲ့အစည်းများသည် ကျေးရွာလူထု၏အမှန်တကယ် လိုအပ်ချက်များနှင့် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအားပိုမိုသိရှိလာနိုင်မည် ဖြစ်သည်။

ဘဏ်လုပ်ငန်းရှင်များနှင့် အသေးစားဈေးငွေလုပ်ငန်းရှင်များအနေဖြင့် ကျေးလက်ဒေသရှိ ငွေကြေး ဆိုင်ရာလိုအပ်ချက်များအတွက် သတင်းအချက်အလက်များပိုမိုသိရှိလာနိုင်မည် ဖြစ်သည်။

နည်းပညာအထောက်အပံ့ပေးမည့် အဖွဲ့အစည်းများနှင့် တက္ကသိုလ်များအနေဖြင့် ကျွန်တော် တို့ကျေးရွာနှင့် ကျေးလက်လူထု၏ တိကျသောလိုအပ်ချက်များအားသိရှိလာခြင်းကြောင့် ကျွန်တော် တို့ ကျေးရွာနှင့်ဆိုင်သော ၎င်းတို့၏သုတေသနလုပ်ငန်းများကိုစီစဉ်ဆောင်ရွက် လာနိုင်မည် ဖြစ်သည်။

မီဒီယာများ၊ ပြန်ကြားဆက်သွယ်ရေးနှင့်ပြည်သူ့အရေး ရပ်တည်မှုပေးသည့် အဖွဲ့အစည်းများ အနေဖြင့် ယုံကြည်ရလောက်သည့် သတင်းအချက်အလက် များကိုရရှိနိုင်မည်။

နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်များဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ (ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်)၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့အချင်းချင်းပေါင်းစည်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းများကို မြို့နယ်အဆင့်တွင် ပေါင်းစပ်ညှိနှိုင်း စီစဉ်မှုများပြုလာနိုင်ပါမည်။

(ခ) စီမံကိန်း၏လွှမ်းမိုးမှုသက်ရောက်မှု

ယခင်ကဖွံ့ဖြိုးရေးအစီအစဉ်ရေးဆွဲရာတွင် အချိန်ကာလတစ်ခုအတွင်း ကျွန်ုပ်တို့ကိုယ်တိုင် တတ်နိုင်သော ငွေကြေး၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများထံမှ ရနိုင်မည့် အကူအညီများကို အခြေခံကာ ဦးစားပေးစီမံကိန်းများချမှတ်ခဲ့ပါသည်။ ယခုအခါ ယင်းသို့မဟုတ်ဘဲ ကျယ်ပြန့်သည့် ဖွံ့ဖြိုးရေးအမြင်ဖြင့် ရေးဆွဲထားပါသည်။

လူထုဦးဆောင်ပါဝင်သည့် လုပ်ကိုင်နည်းဖြစ်သောကြောင့် လူတိုင်းပါဝင်စွင့် ရရှိပြီး အမြင် ရှင်းလင်းမှုရစေကာ ဖွံ့ဖြိုးမှုဖြစ်စဉ်တွင် လူထုကိုအဓိကနေရာတွင် ထားရှိခြင်းဖြစ်ပါသည်။ ဤသို့ ဖြင့် လုပ်ငန်းများကို လူထုပါဝင်၍ စုစည်းခြင်း၊ ဦးစားပေးရွေးချယ် ဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာလူထု၏ ဖွံ့ဖြိုးမှုကိုတိတိကျကျ ပံ့ပိုးပေးရာ ရောက်ပါသည်။

ကျွန်ုပ်တို့၏ ဖွံ့ဖြိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ပစ္စည်းအခက်အခဲ၊ ငွေ ကြေး အခက်အခဲ၊ နည်းပညာအခက်အခဲများရှိနေပါသည်။ သို့ဖြစ်၍ လက်တွေ့ အကောင်အထည် ဖော်ရာတွင် ကျွန်ုပ်တို့ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များအားအများဆုံးနှင့် အထိရောက်ဆုံးဖြည့်ဆည်း နိုင်မည့် စီမံကိန်း များကို ဦးစားပေးရွေးချယ် ဆောင်ရွက်ပါမည်။ ကျွန်ုပ်တို့၏ ဇွမ်းရည်နှင့် လိုအပ် သောအရင်းအနှီးများ ပြည့်စုံမှုပေါ်မူတည်၍ နောင်တွင် တဖြည်းဖြည်း တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်မျိုး ဖြစ်ပါသည်။

၂။ ပထဝီအနေအထားနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ

(က) တည်နေရာ၊ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် အနေအထား

ကျေးရွာသည် ရန်ကုန်ပြည်နားလမ်းပေါ်တည်ရှိပြီး အုပ်ချုပ်ရေးရုံးစိုက်ရာ သာယာဝတီမြို့ နှင့် ဆက်သွယ်သွားလာရ လွယ်ကူသည်။ ကျေးရွာသည် မြေပြန့်ဝေသော တည်ရှိပြီး အဓိက သက်မွေးဝမ်း ကျောင်းလုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်ကြသည်။ ဒေသ၏တစ်နှစ်ပျမ်းမျှ မိုးရေချိန်လက်မမှ ၈၀ မှ ၁၀၀ ဝန်းကျင်တွင် ရှိပြီး စိုက်ပျိုးရေး လုပ်ငန်း များအတွက် အသင့်အတင့် အထောက်အကူပြုသည်။ ကျေးရွာတည်ရှိရာသည် ကုန်းတွင်းပိုင်းတွင် တည်ရှိပြီး ဆားငန်ရေဝင်ရောက်မှုမှ ကင်းလွတ်သည်။ ကျေးရွာအနီးတွင် ဘောတောင် မြစ်ချောင်း များမရှိပဲ မြေပြင်အနေအထားမှာ မြေပြန့် ဖြစ်သည်။ လယ်ယာမြေများသည် စပါး၊ ပဲစိုက်ပျိုး ထုတ် လုပ်ရန်နှင့် သက်မွေးဝမ်းကျောင်းရန်တို့အတွက် အဓိက အားထားရာဖြစ်သည်။ ၂၀၁၅ ခု ဩဂုတ် လက သာယာဝတီမြို့အနောက်ခြမ်းရှိ အနိမ့်ပိုင်းမှ ကျေးရွာအချို့တွင် ရေကြီးရေလွှမ်းဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း ဤကျေးရွာ မှာ ကင်းလွတ်ခဲ့သည်။ သို့သော်ငြား လည်း ရေကြီးရေလွှမ်းမိုးမှုအန္တရာယ် ရှိနေဆဲဖြစ်သည်။

(ခ) သဘာဝအရင်းအမြစ်

လယ်ယာမြေအသင့်အတင့်ရှိကြပြီး မြေပြန့်ဒေသဖြစ်ကာ မြေဆီအသင့်အတင့် ကောင်းမွန် သည်။ ကျေးရွာတွင် သဘာဝသယံဇာတမတွေ့ရှိပါ။ တောင်သူအချို့မှာ သုံးဆယ်ရေလှောင်တံမံမှ ဆည်ရေဖြင့် လယ်မြေစက (၆၀)ခန့်ကိုသာ ရေသွင်းစိုက်ပျိုးနိုင်သည်။ မြေအောက်ရေ အသုံးပြုမှု နည်းပါးသည်။ ထွန်ယက်စိုက်ပျိုးနိုင်သည့်စက (၃၇၁)ဧကရှိပြီး စပါးနှင့် မတ်ပဲကို အဓိက စိုက်ပျိုး ကြသည်။

၃။ ကျေးရွာ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေး အခြေအနေ

(က) လူဦးရေဆိုင်ရာအချက်အလက်များ

အိမ်ထောင်စုပေါင်း (၂၂၈) စုနှင့် ကျား(၄၁၂)၊ မ(၄၆၆)ဦးဖြင့်လူဦးရေပေါင်း (၈၇၈)ဦးရှိကာ တစ်အိမ်ထောင်လျှင် ပျမ်းမျှ(၃.၈)ဦးနှုန်းရှိပြီး နိုင်ငံတော်၏ တစ်အိမ်ထောင်ပျမ်းမျှနှုန်း ၅ ဦးထက် လျော့နည်းသည်။ ကျေးရွာတွင် ဗမာလူမျိုးများနေထိုင်ကြပြီး အလုပ်လုပ်နိုင်သောအရွယ်သည် ကျေးရွာရှိ လူဦးရေပေါင်း၏ ၇၇%ခန့်ရှိသဖြင့် လူသားအရင်းအမြစ်ကောင်းတစ်ရပ်ဖြစ်ကာ လူငယ်များကို လေ့ကျင့် သင်ကြားပေးပြီး ဒေသစီးပွားရေးတိုးတက်အောင် စွမ်းဆောင်နိုင်သည်။ အလုပ်လုပ် နိုင်သောအရွယ်ရှိ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၅.၄%မျှ ပိုများသည်။

(ခ) စီးပွားရေးအခြေအနေ - ဝင်ငွေ၊ ပိုင်ဆိုင်မှုနှင့် မမျှတမှု

အဓိကဝင်ငွေရလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်ပြီး တစ်ရွာလုံး၏ဝင်ငွေအနေအထားမှာ သာမန် အားဖြင့် လျော့နည်းသည်။ ဆင်းရဲချမ်းသာအဆင့်သတ်မှတ်မှုတွင် အိမ်ထောင်စုအားလုံး၏ ၆၂% သည် ဆင်းရဲနှင့် အလွန်အိမ်ထောင်စုအဆင့်အဖြစ် ခံယူကြပြီး ၁၁% သည် ချမ်းသာသည့် အဆင့်၊ ၂၇% သည် အလယ်အလတ်အဆင့်ရှိကြသည်ဟု သတ်မှတ်ကြသည်။ ကျေးရွာတွင် လယ်ယာမြေပိုင်ဆိုင်မှု၊ လက်လှမ်းမှီမှု၊ လယ်ယာသုံးစက်ကရိယာများ ပိုင်ဆိုင်မှုနှင့် ဆည်ရေသွင်း စိုက်ပျိုးနိုင်မှုတို့ကြောင့် ကျေးရွာစီးပွားရေး အနေအထားမှာ အသင့်အတင့် ကောင်းသည်ဟု ပြောနိုင် သည်။ ချမ်းသာသောလယ်သမား၊ အိမ်ထောင်စု များအပြင် အခြားလယ်သမားအိမ်ထောင်စုအချို့မှာ လည်း လက်သမား၊ ပန်းရံ၊ ဆန်ကြိတ်စက်၊ သစ်ခွံစက်စသော အသေးစားအိမ်တွင်းလုပ်ငန်းများ တွင်လည်း ပါဝင်ဆောင်ရွက်ကြသည်။ ငွေချေးသော အိမ်ထောင်စု အချို့နှင့် အစိုးရဝန်ထမ်းအချို့ လည်း ငွေရေးကြေးရေး အသင့်အတင့် အဆင်ပြေကြသည်။

ယင်းတို့အနက် ဆင်းရဲအဆင့်သည် ကျေးရွာတွင် အများဆုံးဖြစ်ပြီး မြေယာ အနည်းငယ် ပိုင်သော လယ်သမားများ၊ လက်လုပ်လက်စား၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်သားများနှင့် မြေယာမဲ့ အိမ်ထောင်စု များပါဝင်သည်။ ကျေးရွာတွင် မြေယာမဲ့အိမ်ထောင်စုအရေအတွက်မြင့်မားပြီး (၇၈%) ထိရှိကာ ဆင်းရဲ၊ အလွန်ဆင်းရဲအဆင့်ရှိ အိမ်ထောင်စုများဖြစ်ကြသည်။

(ဂ) ဆင်းရဲနွမ်းပါးမှုနှင့် ထိခိုက်လွယ်မှု

ကျေးရွာတွင်မြေယာမဲ့အိမ်ထောင်စုများပြားသော်လည်း ရာသီအလိုက် လယ်ယာလုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ လက်လီ၊ ခေါင်းရွက်ဗျပ်ထိုးလုပ်ငန်းများ၊ ဆန်ကြိတ်စက်၊ သစ်ခွံစက်၊ တနင်္တပိုင် မွေးမြူရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရှာဖွေရရှိနိုင်ကြသည်။ ကျေးရွာမှ ဆင်းရဲနှင့် အလွန်ဆင်းရဲ အိမ်ထောင်စုများ၏ ၃၀%ဖြစ်သော (၃၀) စုကို လေ့လာဆန်းစစ်မှုအရ ယင်းတို့၏ ၁၀%မှာ သူတပါးထံမှ ချေးငှားပြီးမှ နှစ်စဉ်စားသုံးနိုင်ကြောင်း၊ ၁၈%မှာ သူတပါးထံမှ မချေးမငှားပဲ သုံးလခန့်စားသုံး နိုင်ကြ ကြောင်း၊ ၆၀%မှာ ၃ လမှ ၅ လခန့်၊ ၁၂%မှာ ၆ လမှ ၁၂ လခန့် သူတပါးထံမှ ချေးငှားစရာမလိုပဲ နှစ်စဉ် စားသုံးနိုင်ကြကြောင်း တွေ့ရှိရသည်။ အကြွေးတင်ရှိမှုတွင် တွေ့ဆုံခဲ့သော အိမ်ထောင်စုအားလုံးသည် အကြွေးငွေ ၂၀၀၀၀/-ကျပ်မှ တစ်သန်းကျပ်ထိ တင်ရှိနေကြသည်။

အိမ်ထောင်စုအားလုံး၏ ၆%ခန့်သည် အမျိုးသမီးဦးဆောင်အိမ်ထောင်စုများ ဖြစ်ကြပြီး ထိုအိမ်ထောင်စုများမှာ ဆင်းရဲကဲ မိသားစုဦးရေ များပြားကြသည်။ အလားတူ အိမ်ထောင်ဦးစီးက ရွာပြင်ပတွင် သွားရောက်အလုပ်လုပ်နေကြသော အိမ်ထောင်စု (၁၀)စုနှင့် မဆိုးဖိုးတစ်ခုလပ် ဦးဆောင်သည့် အိမ်ထောင်စု (၃) စုသည် ဆင်းရဲသည့် ထိခိုက်လွယ်သော အိမ်ထောင်စုများ ဖြစ်ကြသည်။

အခြားထိခိုက်လွယ်သောအိမ်ထောင်စုများမှာ မသန်စွမ်း (၅) ဦးနှင့် မိသားစုစောင့်ရှောက်မှု နည်းသူများဖြစ်သည့် သက်ကြီးရွယ်အို (၁၆)ဦးတို့ဖြစ်ကြသည်။ ရွာပြင်ပသို့သွားရောက်ပြီး ဝင်ငွေ ရရှိရေး အတွက် အလုပ်သွားရောက် လုပ်ကိုင်ကြသည့် လူငယ်လူရွယ်များသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်တို့ ရှိတတ်ကြသည်။

ယခုနှစ်ပိုင်းများတွင် အဝေးပြေးကားလမ်းပေါ်တည်ရှိ၍ ယာဉ်မတော်တဆမှုဖြစ်ပွားမှု များ ပြားလာခဲ့သည်။ လွန်ခဲ့သောနှစ်က ယာဉ်မတော်တဆမှု (၁၄) မှုဖြစ်ပွားခဲ့ပြီး ရွာသားအချို့ ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်။

(ဃ) ကျန်းမာရေးနှင့် အာဟာရ

ကျေးရွာတွင် ရွာသားအများစုသည် သာမန်အားဖြင့် ကျန်းမာရေးကောင်းမွန်ကြပြီး အာဟာရ ပြည့်ဝမှု ရှိကြသည်။ ကလေးငယ်အများစုလည်း ကျန်းမာကြသည်။ ဆွေးလွန်တုပ်ကွေး ရောဂါမှာ ယခု နှစ်ပိုင်းတွင် ပိုမိုဖြစ်ပွားမှုရှိကြောင်း တွေ့ရသည်။ အမျိုးသမီး၊ လူငယ်လူရွယ်၊ သက်ကြီးပိုင်း တို့သည် လည်း တစ်ကိုယ်ရည် သန်ရှင်းရေးနှင့် ကျန်းမာရေးအသိအမြင်များ ရှိကြသည်။ ကျေးရွာ သားများအနေဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာတွင်းရရှိနိုင်ကြပြီး ၁၁ ကီလိုမီတာသာကွာဝေးပြီး ကားလမ်းဖြင့် အလွယ်တကူသွားလာနိုင်သော မြို့နယ်ဆေးရုံ၊ ဆေးဆိုင် များနှင့်လည်း လက်လှမ်းမီသည်။

ကျေးရွာတွင် လက်နှိပ်တုံ့ကင်း၊ မော်တာသုံးတုံ့ကင်းများမှ မြေအောက်ရေကို အလွယ်တကူ ရရှိနိုင်ပြီး ဝမ်းပျက် ဝမ်းလျှော၊ တိုက်ဖျက်၊ အစားအိမ်ရောင် စသောရောဂါဖြစ်ပွားမှုများ နည်းပါး ကြောင်း တွေ့ရသည်။

(င) ပညာရေးနှင့် ကျွမ်းကျင်မှုများ

ကျေးရွာ၏ပညာရေးအဆင့်အတန်းသည် အတော်အသင့်ရှိကြောင်းတွေ့ရှိရပါသည်။ ရွာသား အများစုသည် အခြေခံအရေး၊ အဖတ်၊ အတွက်တို့ကို တတ်မြောက်ကြပြီး တွဲရအရေအတွက် အသင့် အတင့် များပြားသည်။ ကျေးရွာတွင် အခြေခံပညာရေးကို ရွာထဲရှိမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းခွဲတို့တွင် တက်ရောက်သင်ကြား နိုင်ကြသည်။ သို့သော် သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုများမှာ နိမ့်ကျဆဲဖြစ်ပြီး လူငယ်လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးဆဲဖြစ်သည်။

(စ) ကျား-မ ရေးရာကိစ္စဆိုင်ရာ

ကျေးရွာတွင် ကျား-မ ရေးရာကိစ္စဆိုင်ရာအနေအထားမှာ လွတ်လပ်မှုရှိသည်။ ကျား-မ ရေးရာ ဆိုင်ရာ တာဝန်ယူမှု အပိုင်းတွင်လည်း ကျေးရွာလူမှုအဖွဲ့အစည်း၏စံနှုန်းများအရ ကောင်းစွာ သတ်မှတ်ထား ကြသည်။ ကျေးရွာတွင် ကျားနှင့်မအကြား ပြင်းထန်သော အိမ်တွင်းအကြမ်းဖက်မှု နှင့် ခွဲခြားဆက်ဆံခြင်း ကိစ္စများ မတွေ့ရပါ။

ကျေးရွာတွင် အမျိုးသား၊ အမျိုးသမီးများသည် သာမန်အားဖြင့်ပညာရေးနှင့် အခြား နယ်ပယ် များတွင် အခွင့်အရေးတူညီစွာရရှိသည်ဟု ယေဘုယျပြောနိုင်ပါသည်။ ပညာရေးနှင့်ဆိုင် သော ကိန်းဂဏန်း များတွင် မူလတန်းအဆင့်၌ မိန်းကလေးအရေအတွက်သည် ယောက်ျားလေး အရေအတွက်ထက် နည်းနေ သော်လည်း အလယ်တန်းနှင့်အထက်တန်းများတွင် မအရေအတွက်မှာ ကျားအရေအတွက်ထက် ပိုများနေ၍ အမျိုးသမီးများအတွက် ပညာသင်ယူရေးဆိုင်ရာ အခွင့်အရေး မှာ အမျိုးသားများနှင့် အတူတူပင်ဖြစ်သည်။

စီမံကိန်း
ဦးစီးဌာန

သို့သော် ကျေးရွာတွင် နေထွက်လုပ်အားခငွေများမှာ အမျိုးသားများက ပိုမိုရကြသည်။ ဥပမာအားဖြင့် လုပ်အားသဘာဝနှင့် အင်အားစိုက်ထုတ်ရမှု တူညီသော်လည်း အမျိုးသမီးများသည် အမျိုးသားများထက် လုပ်အားလျော့နည်းပြီး ရကြသည်။ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင်မူ အမျိုးသမီးပါဝင်မှုတို့မှာ အလွန် လျော့နည်းလျက် ရှိသည်။ ကျား-မတန်းတူညီမျှမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျား-မ တန်းတူညီမျှမှု၊ ဖွံ့ဖြိုးမှုတို့အတွက် ပိုမိုအထောက်အပံ့ ဖြစ်လာနိုင်ပါသည်။

၄။ ကဏ္ဍအသီးသီး၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေများ

(က) ဖွံ့ဖြိုးရေးဆိုင်ရာစီမံအုပ်ချုပ်မှု

ကျေးရွာတွင် လူမှုရေးဆိုင်ရာ အဖွဲ့အစည်း (၆) ဖွဲ့၊ တာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ (၁) ဖွဲ့ နှင့် စီးပွားရေးဆိုင်ရာ (၁) ဖွဲ့တို့ ရှိသည်။ ယင်းအဖွဲ့များအနက် ပြင်ပမှဖွဲ့စည်းပေးသော လူမှုရေး ဆိုင်ရာ အဖွဲ့ဖြစ်သည့် အမျိုးသမီးရေးရာအဖွဲ့မှာ လုပ်ရားဆောင်ရွက်မှုအားနည်းသည်။ နာရေးကူညီ မှုအသင်းမှာ နာရေးကိစ္စအပါအဝင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လုပ်ရားဆောင် ရွက်မှု အား ကောင်းသည်။ မြန်မာ့အသေးစားငွေကြေးအဖွဲ့ကို ပြင်ပမှ ဖွဲ့စည်းပေးထားပြီး အသေး စားငွေစုငွေချေး လုပ်ငန်းကို လည်ပတ်ဆောင်ရွက်လျက်ရှိသည်။ ကျေးရွာရှိ အဆိုပါ အဖွဲ့အစည်း များမှာ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ချိတ်ဆက်ဆောင်ရွက်မှု၊ အဖွဲ့အစည်းဆိုင်ရာ သဘောတရားတို့နှင့် ပတ်သက်၍ အားနည်း ကြပြီး အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ရရှိနိုင် ပါက ဖွံ့ဖြိုးရေးဆိုင်ရာ စီမံအုပ်ချုပ်မှု ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါသည်။

(ခ) သီးနှံ၊ သားငါး ထုတ်လုပ်ရေးကဏ္ဍ

ကျေးရွာတွင် စပေးနှင့် မတ်ဝဲကို အဓိကထား စိုက်ပျိုးကြသည်။ မိုးစပါးစိုက်ဧက (၃၇၁) ရှိပြီး သီးထပ်အဖြစ် မတ်ဝဲ (၁၀၇) ဧကနှင့် နွေစပါး (၆၀) ဧကကို စိုက်ပျိုးကြသည်။ မိုးစပါး ပျမ်းမျှ အထွက်မှာ (၅၇.၅) တင်း၊ နွေစပါး (၆၀) တင်းနှင့် မတ်ဝဲ (၄) တင်းနှုန်းတို့ ထွက်ရှိကြသည်။ နွေစပါးဧက (၆၀) ကို သုံးဆယ်ရေလှောင်တံမမှ ရေသွင်းစိုက်ပျိုးကြသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာဝန်ဆောင်မှုများ ရရှိနိုင်ကြပြီး စိုက်ပျိုးရေးပစ္စည်း ကုမ္ပဏီများ မှလည်း တောင်သူများအတွက် ဝန်ဆောင်မှုများပေးသည်။ တောင်သူအများစုသည် လယ်ယာ လုပ်ငန်းခွင် အတွက် အလုပ်သမားမလုံလောက်မှု ပြဿနာကို ရင်ဆိုင်ရတတ်ပြီး လုပ်အားခပိုမိုပေးမှ အလုပ်သမားများကို ငှားရမ်းရရှိနိုင်ကြကာ ကုန်ကျစရိတ်မြင့်မားရသည်။ တချို့ တောင်သူများမှာ အလုပ်သမားရှားပါးမှုနှင့် ကုန်ကျစရိတ် မြင့်တက်မှုတို့ကို ကျော်လွှားနိုင်ရန် စပါးစိုက်ရာတွင် ကြံပက်စနစ်ကို သုံးကြသည်။ တောင်သူများသည် တခါတရံတွင် မိုးရွာသွန်းမှု မညီမျှမှု ရင်ဆိုင်ရတတ်သည်။ မတ်ဝဲစိုက်ခင်း များတွင် ဖျက်ပိုးကျရောက်မှုကို ပိုမိုတွေ့ရပြီး ယင်း ဖျက်ပိုးများသည် ပိုးသတ်ဆေးတချို့ကို ခံနိုင်စွမ်း ရှိကြသဖြင့် တောင်သူများအနေဖြင့် ထိရောက်သော ဖျက်ပိုးနှိမ်နင်းရေး နည်းစနစ်ကို လိုလားနေကြသည်။

ကျေးရွာတွင် ဝက်မွေးသူအိမ်ထောင်စု အရေအတွက်မှာ တစ်ရွာလုံး၏ ၂၂% ဝန်းကျင်သာရှိပြီး ဒေသမှဝက်မျိုးများကို မွေးမြူကြသည်။ ဒေသကြက်မွေးသည့်အိမ်ထောင်စုလည်း တစ်ရွာလုံး၏ ၂၅% ခန့်ရှိပြီး မျေးကွက်တွင် ဝယ်လိုအားရှိသည်။ ရာသီအလိုက်ဖြစ်ပွားတတ်သော တိရစ္ဆာန် ရောဂါများ အထူးသဖြင့် ကြက်လည်လိပ်ရောဂါသည် အဖြစ်များပြီး ရောဂါကြောင့် သေဆုံးပျက်စီး မှုများ ရှိတတ်သည်။ နည်းပညာဝန်ဆောင်မှုကို မြို့နယ်မွေးကင်းစီးပွားမှ ရရှိနိုင်သော်လည်း ဝန်ထမ်း မလုံလောက်မှုကြောင့် လွှမ်းမိုးဆောင်ရွက်ပေးနိုင်မှု အားနည်းသည်။ မွေးမြူရေးလုပ်ငန်း ပိုင်းဆိုင်ရာ အဟန့်အတားများအနေဖြင့် ဆင်းရဲသောအိမ်ထောင်စုများက မွေးမြူရေးလုပ်ငန်း တည်ထောင်၊ တိုးချဲ့ဆောင်ရွက်ရန် မျှေးငွေကို

အလွယ်တကူ မရရှိနိုင်ကြချေ။ ရွာထဲမှငွေချေးသူများ ထံမှ ချေးငှားလျှင်လည်း အတိုးနှုန်းမှာ မြင့်မား တတ်သည်။ ကျေးရွာတွင် မွေးမြူရန် ရေမြေနေရာ အဆင်မပြေသောကြောင့် ငါးမွေးမြူရေး လုပ်ငန်းများ မရှိပါ။

(ဂ) စိုက်ပျိုးမွေးမြူရေးမဟုတ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ

ကျေးရွာတွင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်း မရှိပါ။ အခြားဝင်ငွေရလုပ်ငန်းများမှာ နေ့စား အလုပ်များ၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ၊ ချေးရောင်း၊ ခေါင်းရွက်ဗျပ်ထိုး၊ အစိုးရဝန်ထမ်း လုပ်ငန်းတို့ ဖြစ်ကြသည်။ အခြားလုပ်ငန်းအများစုမှာ ရာသီဥတုနှင့် အမျိုးအစားအလိုက် တွက်ခြေ ကိုက်မှု အနည်းအပါးမှ အသင့်အတင့်အနေအထားတွင်ရှိသည်။ လက်လုပ် လက်စားအလုပ်များမှာ စိုက်ပျိုး ရာသီများတွင်သာ အလုပ်အကိုင်များပြီး ကျန်အချိန်များတွင် အလုပ်အကိုင်နှင့် ဝင်ငွေ မမှန်ခြင်းကြောင့် တွက်ခြေကိုက်မှုနည်းပါးသည်။

ကျေးရွာတွင် အလုပ်လုပ်နိုင်သောဦးရေများပြားပြီး ထိုအခြေအနေမှာ ကျေးရွာ၏ အလား အလာ ကောင်းတစ်ရပ် ဖြစ်သည်။မြို့ပေါ်တွင် သက်မွေးဝမ်းကျောင်းသင်တန်းအချို့ကို ဝန်ဆောင်မှု ပေးနိုင်သော လုပ်ငန်းများရှိကြသည်။ အပ်ချုပ်၊စာထိုးဝန်းထိုး၊ ဆံပင်အလှပြင်၊ မုန့်လုပ်နည်း၊ မော်တော်ဆိုင်ကယ်ပြင်၊ ဗိုတိုင်းဖုန်းပြင်၊ ကားမောင်း၊ ဝပ်လျှော့စသည်တို့သည် သက်မွေးဝမ်း ကျောင်းသင်တန်းများ ဖြစ်ကြ သော်လည်း ရွာသားအများစုသည် အဆိုပါ သင်တန်းများနှင့် အထိ အတွေ့နည်းပါးကြသည်။ လုပ်ငန်းခွင် သုံးပညာအရည်အချင်းပိုင်းတွင်လည်း အနည်းငယ် နိမ့်ကျ ကြပြီးသင်တန်းစရိတ်အကုန်အကျခံရန်နှင့် လုပ်ငန်းထူထောင်ရန်လည်း မတတ်နိုင်ကြချေ။ ငွေကြေး အဆင်ပြေသော အိမ်ထောင်စုအချို့သာ အပ်ချုပ်၊ စက်ပြင်စသောသင်တန်းများသို့ အခကြေးငွေ အကုန်အကျခံကာ ပို့လွှတ်သင်ကြား ကြသည်။

(ဃ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတစီမံခန့်ခွဲမှု

ကျေးရွာတွင် မတိတ်စိုက်ခင်းများတွင် ဖျက်ပိုးများကျရောက်တတ်ခြင်းကြောင့် ပိုးသတ် ဆေးနှင့် ဓာတုဓါတ်များစွဲမှုများပြားသဖြင့် မြေဆီလွှာအရည်အသွေး ကျဆင်းလာနိုင်သည်။ တောင်သူများ အနေ ဖြင့် သက်စုံပိုးမွှားနှိမ်နင်းရေးစနစ်အစား ဓါတုပိုးသတ်ဆေးများကိုသာ အသုံးပြု မှု များပြားသည်။ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုတွင်လည်း ပလစတစ်အိတ်ခွံ၊ ပုလင်းခွံ၊ ဗူးခွံများကို စနစ် တကျ မစွန့်ပစ်ကြသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ပေးသင့်သည်။

သယံဇာတတိုမြို့နယ် အနောက်ခြမ်းတွင် ၂၀၁၅ မိုးတွင်းက ရေကြီးရေလွှမ်းမှု ဖြစ်ပွား ခဲ့သော်လည်း ဤကျေးရွာမှာ မြေမြင့်သောအပိုင်းတွင်တည်ရှိ၍ ရေကြီးရေလွှမ်းခြင်းမှ ကင်းလွတ် ခဲ့သည်။ ကုန်းတွင်း ဒေသဖြစ်ခြင်းကြောင့်လည်း မုန့်တိုင်းဘေးအန္တရာယ်တို့နည်းပါးသည်။ အားပျော့ သော မုန့်တိုင်းဝင်ရောက် မှုသာ တစ်ခါတရံ ကြုံတွေ့ရတတ်သည်။ အခါအားလျော်စွာ ကျရောက်တတ် သော မိုးခေါင်ခြင်းက သဘာဝ အန္တရာယ်တစ်ရပ်အနေဖြင့် ရှိနေဆဲ ဖြစ်ပါသည်။

(င) ဘဏ်နှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု

ကျေးရွာမှတောင်သူများသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးသောချေးငွေကို တစ်နှစ် အတိုးနှုန်း ၅ ကျပ်တိုး၊ တစ်စက တစ်သိန်းကျပ်နှုန်းဖြင့် အများဆုံး ဆယ်စကအတွက် ချေးယူနိုင်ကြသည်။ ကျေးရွာတွင် မြန်မာ့ငွေရေးကြေးရေးအပြည်ပြည်ဆိုင်ရာကုမ္ပဏီမှ လာရောက် ဖွဲ့စည်းပေးသော မြန်မာ့ငွေရေး ကြေးရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် (၁၃၀) ဦးရှိကာ တစ်နှစ် အတိုးနှုန်း ၃၀%ဖြင့် အသင်းဝင်များ ငွေချေးယူနိုင်ကြသည်။ အဖွဲ့တွင် ချေးငွေကို (၁၀) လအထိ ချေးယူနိုင်ပြီး စည်းကမ်းပိုင်းတွင် တင်းကြပ် ထားသည်။ တချို့အိမ်ထောင်စုများမှာ ရွာထဲမှ ငွေတိုးချေးစားသူများထံမှ တစ်နှစ်အတိုးနှုန်း ၃၆% မှ

၆၀% ဖြင့်လည်းကောင်း၊ မိတ်ဆွေ၊ မိသားစု ဝင်များထံမှ တစ်နှစ်အတိုးနှုန်း ၁၅% နေပြည်တော်လည်းကောင်း ချေးယူနိုင်ကြသေးသည်။ ကျေးရွာတွင် သမဝါယမအသင်းကို ဖွဲ့စည်းထားခြင်းမရှိသေးပါ။

ကျေးရွာသားအများစုသည် ချေးငွေကို အကြောင်းရင်းမျိုးစုံ (ရိက္ခာ၊ ကျန်းမာရေး၊ ပညာ ရေး) တို့အတွက် အထူးသဖြင့် စားနပ်ရိက္ခာအတွက် ချေးယူကြပြီး ကျေးရွာတွင် ချေးငွေ လိုအပ် ချက် များပြားကြောင်း တွေ့ရှိရပါသည်။ ကျေးရွာတွင်း အကြွေးထားရှိမှုအနေအထားကို လေ့လာ ဆန်းစစ်ခဲ့ချက်အရ ပါဝင်သော ဆင်းရဲနှင့် အလွန်ဆင်းရဲအိမ်ထောင်စုများအားလုံးသည် အကြွေးယူ ထားကြပြီး အကြွေးငွေ ၂၀,၀၀၀ကျပ်မှ ဆယ်သိန်းအထိ ချေးယူထားကြောင်း တွေ့ရှိရသည်။ ထိုအိမ်ထောင်စုများ၏ ၉၇%သည် အကြွေးငွေငါးသိန်းအောက် ချေးယူထားပြီး ၃%သည် ငါးသိန်းအထက် ချေးယူထားကြောင်း တွေ့ရှိခဲ့ပါသည်။

(စ) ပညာရေး၊ ကျန်းမာရေး၊ ရေနံပတ်ဝန်းကျင်သန့်ရှင်းရေး

ကျေးရွာတွင် မူလတန်းနှင့်အလယ်တန်းကို ၄၃၀ ပေ၊ ၂၈ ပေ၊ ၁၂ ပေ အရွယ်ရှိသွပ်မိုး၊ အုတ်နံရံကာနှင့် အင်္ဂတေအခင်းကျောင်းဆောင်နှင့် အထက်တန်းကို ၁၂၀ ပေ၊ ၃၀ ပေ၊ ၁၂ ပေ အရွယ်ရှိ သွပ်မိုး၊ အုတ်နံရံကာနှင့် အင်္ဂတေအခင်းကျောင်းဆောင်တွင် သင်ကြားပေးသည်။ ရွာသား အားလုံးမှာ ရေး တတ်ဖတ်တတ်ကြပြီး လူဦးရေအားလုံး၏ ၁%မှာ ဘုန်းကြီးကျောင်း ပညာရေးကို ရရှိထားကြသည်။ မူလတန်းအောင် ရာခိုင်နှုန်းလည်း မြင့်မားသည်။ ယခုနှစ် ကျောင်းအပ်နှံသည့် နှုန်းထားသည် ကျေးရွာရှိ မူလတန်းအရွယ်နှင့် အလယ်တန်းအရွယ်ရှိသူ အရေအတွက်ထက် ပိုနေ ကြောင်း တွေ့ရှိရကာ ၎င်းမှာ မူလတန်းတွင် ၉ နှစ်၊ အလယ်တန်းတွင် ၁၄ နှစ်ထက်ကြီးသော ကျောင်းသားများပါရှိခြင်း၊ အနီးရပ်ကွက်မှ ကျောင်းသားများ တက်ရောက် နေကြခြင်းတို့ကြောင့် ဖြစ်သည်။ ကျောင်းတွင် ပရိဘောဂတို့လုံလောက်ပြီး မူလတန်းပြဆရာ/မ (၆) ဦး၊ အလယ်တန်းတွင် ဆရာ/မ (၁၂) ဦးနှင့် အထက်တန်းဆရာ/မ (၇) ဦးတို့ ရှိကြသည်။ ကျောင်းတွင် တပည့်ဆရာအမျိုး သည် မူလတန်းတွင် (၃၄)၊ အလယ်တန်းတွင် (၃၀) ရှိသဖြင့် ကျောင်းဆရာ/မ အင်အားလုံလောက် မှုရှိသည်။ ငွေနံခွဲသော ကျောင်းဖွင့်ရာသီက မူလတန်း ကျောင်းသား များအတွက် ပြဋ္ဌာန်း စာအုပ်များ နှင့် လေ့ကျင့်ခန်းစာအုပ်များကို အခမဲ့ ပံ့ပိုးပေးခဲ့သည်။

ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းရှိပါသည်။ ဆေးလက်မှတ်ရဆရာဝန် တစ်ဦး ထိုင်သော ပုဂ္ဂလိကဆေးခန်းတစ်ခုလည်း ဖွင့်လှစ်ထားသဖြင့် ရွာသူရွာသားများအတွက် ကျန်းမာရေး ဝန်ဆောင်မှုတို့နှင့် လက်လှမ်းမီသည်။ သာယာဝတီမြို့သည် လျှပ်စစ်မီးရရှိသော မြို့ဖြစ်သည့်အလျောက် အအေးခန်းဖြင့်သိုလှောင်ရန် လိုအပ်သောဆေးများအတွက် ရေစသေတ္တာ သုံးပြီး သိုလှောင်ထားနိုင်သည်။

ဆောက်ရေအတွက်လက်နိပ်ရေတုံကင်နှင့် မော်တာသုံးရေတုံကင်များ တပ်ဆင်သုံးစွဲကြပြီး လုံလောက်မှု ရှိသည်။ ချမ်းသာသော အိမ်ထောင်စုများက အိမ်သာကျင်းကို အုတ်ဖြင့် ဆောက်လုပ် ထားကြပြီး ဆင်းရဲသော အိမ်ထောင်စုများက ဝါးရိုင်းပတ်ဖြင့် ဆောက်လုပ် သုံးစွဲကြသည်။ တစ်ရွာလုံးနီးပါး ယင်လုံ အိမ်သာ ဆောက်လုပ် သုံးစွဲကြသဖြင့် ရေကြောင့် ဆက်စပ်ဖြစ်ပွားတတ်သော ရောဂါဖြစ်ပွားမှုများ နည်းပါး သည်။ စာသင်ကျောင်းတွင်လည်း ကျောင်းအိမ်သာမှာ စနစ်တကျ ဆောက်လုပ်ထားပြီး ကျောင်းသူ/ သားများ အတွက် အသုံးပြုရန် လွယ်ကူသည်။

(ဆ) လူငယ်နှင့် ယဉ်ကျေးမှု

လူငယ်များအတွက် အပန်းဖြေအနားယူနိုင်မည့် အနေအထား သီးသန့်မရှိပေ။ သူတို့သည် ကျေးရွာရှိလူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြပြီး သာသနာရေးပွဲတော်များ တွင်လည်း ရိုးရာအကများဖြင့် တင်ဆက်ပါဝင်ကြသည်။ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်း သီးသန့်ဖော်ဆောင်ခြင်း မရှိသေးချေ။

(ခ) အခြေခံ အဆောက်အအုံ - လမ်းတံတား၊ လျှပ်စစ်စွမ်းအား၊ သတင်းနှင့် ဆက်သွယ်ရေး

၂၀၁၄ ခုနှစ်က ဇေ ၃၀၀၀ အရှည်ရှိ ကျောက်ချောင်းလမ်းကို ကျေး/လက်ဦးစီးဌာနက ခင်းပေးခဲ့သည်။ ကျေးရွာရှိ ရွာတွင်းလမ်းမှာ မြေသားလမ်းဖြစ်ပြီး ထော်လာဂျီများကို အသုံးပြု မောင်းနှင်ကြသည်။ ရေလမ်း ခရီးအသုံးပြုမှုမရှိပဲ လမ်းပန်းဆက်သွယ်ရေးအတွက် မော်တော်ဆိုင် ကယ် (၈၁) စီးနှင့် စက်ဘီး(၁၀၅) စီး၊ ထွေလာဂျီ ၂ စီးနှင့် ထရက်ကား ၁ စီး တို့ကို အသုံးပြု လျက်ရှိကြသည်။

ကျေးရွာတွင် လျှပ်စစ်မီးကို ၁၉၆၉ ခုနှစ်မှစ၍ ဆက်သွယ်ထားရှိပြီး ကျေးရွာရှိအိမ်ထောင်စု အားလုံး၏ ၉၀%ခန့်သည် သွယ်တန်းအသုံးပြုနေကြပြီး ဖြစ်သည်။ ကျေးရွာတွင် မိုဘိုင်းဖုန်း ဆက်သွယ် ရေးကို ဈေးကွက်နှင့် အခြားလူမှုစနစ်ဆောင်ရွက်ပေးမှုများအတွက် လက်လှမ်းမီ အသုံးပြု နိုင်ကြသည်။ ကျေးရွာတွင် အင်တာနက် အသုံးပြုနိုင်မှုမှာ အသင့်အတင့်မျှသာ ကောင်းမွန်ပြီး အခြားသတင်းအချက် အလက်များအတွက် ချိတ်ဆက်အသုံးပြုနိုင်သည်။ ကျေးရွာတွင် စာကြည့် တိုက်ရှိပြီး ရန်ကုန်မြို့ရှိ မြန်မာ စာကြည့်တိုက်အဖွဲ့ချုပ်နှင့် အဆက်အသွယ်ရှိကာ စာအုပ်များ လက်ခံ ရရှိမှုများ ရှိသည်။ ရွာသားများသည် သတင်းစာ၊ ဂျာနယ်တို့ကိုလည်း ဝယ်ယူဖတ်ရှုကြပြီး တစ်ရွာလုံး အတိုင်းအတာဖြင့်တယ်လီဖုန်းနှင့် သတင်းဆက်သွယ်ရေးမှာ အတော်အသင့် ကောင်းမွန် ကြောင်း တွေ့ရှိရပါသည်။

(ဈ) တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူ့လုံခြုံရေး

ကျေးရွာတွင် ရာဇဝတ်မှုခင်းဖြစ်ပွားမှု နည်းပါးပြီး တည်ငြိမ်အေးချမ်းမှုကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဈေးမွေ့စေသည်။ သို့သော် ရွာသားများသည် မိုဘိုင်းတယ်လီဖုန်း ဆက် သွယ်ရေးကို အသုံးပြုနိုင်ကြပြီး လိုအပ်သော သတင်းအရင်းအမြစ်များအတွက် လိုအပ်သလို ဆက်သွယ် သိရှိနိုင်သည်။ အာမခံစနစ်ကို ချိတ်ဆက်အသုံးပြုနိုင်သော်လည်း ချိတ်ဆက်ဆောင်ရွက် ထားသူမရှိသလောက်ပင် ဖြစ်သည်။ ကျေးရွာတွင် သတင်းစာအေးအန္တရာယ်လျော့ပါးရေးအစီအစဉ် သီးသန့်ရေးဆွဲထားခြင်း မရှိပါ။ ရွာသားများ သည် ရဲစခန်းသို့ အလွယ်တကူ ချိတ်ဆက် နိုင်ပြီး ကျေးရွာတွင်ရာဇဝတ်မှုဖြစ်ပွားခြင်းနည်းပါးသည်။

၅။ စွဲမြဲရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အခြေနေကောင်းများ၊ အဟန့်အတားနှင့် စိန်ခေါ်မှုများ

(က) စွဲမြဲရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အခြေနေများ

ကျေးရွာတွင် လျှပ်စစ်မီးကို မဟာဇာတ်အားလိုင်းမှ ချိတ်ဆက်သုံးစွဲနိုင်ကြသဖြင့် ထင်း သက်သာသည့် လျှပ်စစ်မီးဖိုဖြင့်ချက်ပြုတ်ခြင်း၊ ကျောင်းသူကျောင်းသားများအတွက် စာဖတ်ချိန် အထောက်အပံ့ဖြစ်ခြင်းစသော လူနေမှုအဆင့်အတန်းမြင့်မားရေးလာရေးအတွက် အထောက်အကူ ပြုနေသည်။

လူငယ်ပညာတတ်များရှိပြီး လူဦးရေအားလုံး၏ ၇၇%မှာ အလုပ်လုပ်နိုင်သည့် အရွယ်များ ဖြစ်ကြသည်။ သို့ရ အရေအတွက် အသင့်အတင့်ရှိပြီးကျွမ်းကျင်မှုနှင့် သက်မွေးဝမ်းကျောင်း သင်တန်းများကို လူငယ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူသားအရင်းအမြစ်များကို တိုးတက်ကောင်းမွန်စေပါမည်။ ကျေးရွာလူထု၏ ကျန်းမာရေးအခြေအနေမှာ ယေဘုယျအားဖြင့် ကောင်းမွန်ပြီး ကျန်းမာရေးပံ့ပိုး ပစ္စည်း များနှင့် ဝန်ဆောင်မှုများသို့လည်း အလွယ်တကူ လက်လှမ်းမီ နိုင်ကြသည်။ ကျေးရွာသားများအနေဖြင့် စိုးရိမ်ရသော ဆေးဝါးကုသလိုမှု အတွက်လည်း သာယာ ဝတ်စုံရိပ်ဆေးရုံသို့ သွားရောက်ပြီး ဆေးကုသမှုများ ခံယူနိုင်ကြသည်။ ကျေးရွာတွင် စာသင် ကျောင်းနှင့် ပံ့ပိုးပစ္စည်းများမှာ လက်ရှိပညာရေးအနေအထားအတွက် ကောင်းသောအဆင့်တွင် ရှိနေကြသည်။

သဘာဝအရင်းအမြစ်များတွင် လယ်မြေများသည် မြေပြန့်ပြန့်ပြီး မြေဆီဩဇာ အတော် အသင့် ကောင်းမွန်သည်။ တောင်သူများလည်း လယ်ယာထွက်ကုန်များကို အလွယ်တကူ သယ်ယူ ပို့ဆောင်ပေး

၁၉၆၈
၁၉၆၈

နိုင်သည်။ မိုးရွာသွန်းမှုမှာ စပါးနှင့် ဆောင်းသီးနှံများစိုက်ပျိုးရန် အထောက်အပံ့ ဖြစ်သည်။ ကျေးရွာတွင် သုံးဆယ် ရေလှောင်တံခံမှ နေ့စပါး (၆၀) ဧကအတွက် ရေသွင်း စိုက်ပျိုး နိုင်သည်။ ကျေးရွာသည် သာယာဝတီ၊ သုံးဆယ်နှင့် ရန်ကုန်မြို့များသို့ ကတ္တရာလမ်း၊ ရထားလမ်း တို့ဖြင့် ကူးသန်းသွားလာနိုင်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ကျေးရွာထွက်ကုန် များကို အချိန်မီ တင်ပို့ရောင်းချနိုင်သည်။

ကျေးရွာတွင် မွေးမြူရေးထွက်ကုန်ရောင်းချရန် ဈေးကွက်ကောင်းသဖြင့်အထူးသဖြင့် ကြက်နှင့် နွားကို တိုးချဲ့မွေးမြူရန်အခွင့်အလမ်းသာသည်။ သို့သော် မွေး/ကူဦးစီးဌာနမှ လိုအပ်သော နည်းပညာ ပိုင်းဆိုင်ရာပံ့ပိုးမှုကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်သည်။

ကျေးရွာတွင် ရာဇဝတ်မှုစင်းဖြစ်ပွားမှု နည်းပါးပြီး တည်ငြိမ်အေးချမ်းမှုကြောင့် ကုန်သည် ကူးသန်းရောင်းဝယ်မှုကို ချောမွေ့စေသည်။ ကျေးရွာတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးကို ဈေးကွက်နှင့် အခြားလူမှုဝန်ဆောင်မှုလုပ်ငန်းများအတွက် လက်လှမ်းမီ အသုံးပြုနိုင်ကြသည်။ ကျေးရွာတွင် အင်တာနက် အသုံးပြုနိုင်မှုမှာအသင့်အတင့်မျှသာကောင်းမွန်ပြီးအခြားသတင်းအချက်အလက်များအတွက်ချိတ်ဆက်အသုံးပြုနိုင်သည်။

(ခ) အဟန့်အတားနှင့် စိန်ခေါ်မှု

ကျေးရွာရှိ လယ်ယာမြေများမှာ မြေဆီလွှာ အသင့်အတင့်ကောင်းမွန်သည်မှအပ အခြားသယ်ခတ်သင်္ဘောများမထွက်ရှိပါ။ လယ်ယာမြေကို ထပ်မံတိုးချဲ့ရန်မှာ မဖြစ်နိုင်သဖြင့် လယ်သမားများအဖို့ အထွက်နှုန်းတိုးမြှင့်အောင် အားစိုက်ရပေမည်။

သုံးဆယ်ရေလှောင်တံခံမှ ရေသွယ်စိုက်ပျိုးနိုင်သော်လည်း နောက်ပိုင်းတွင် ရေသွယ်မြောင်း တိုးချဲ့ဆောက်လုပ်ပြီး ရေသွင်းစိုက်ပျိုးနိုင်မည့် စိုက်ဧက တိုးတက်လာစေရန် ဆောင်ရွက်သင့် ပါသည်။ ထို့အပြင် ပိုးသတ်ဆေးအမျိုးအစုံနှင့်သော ဖျက်ပိုးများလည်း မတပ်စိုက်ခင်းများတွင် ကျရောက်တတ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုကို ရရှိနိုင် သော်လည်း ဖျက်ပိုးနှိမ်နင်းရေးနှင့်ပတ်သက်၍ ထိရောက်စွာ အကောင်အထည်ဖော်ပေးသော အစီအစဉ်မရှိသေးပါ။ တောင်သူများအနေဖြင့် ဘက်စုံပိုးမွှား နှိမ်နင်းရေးကျင့်သုံးနိုင်ရေး အထောက်အပံ့များ ရရှိရန် လိုအပ်သည်။ ကျေးရွာတွင် ငွေတိုးဈေးသူများရှိသော်လည်း အတိုးနှုန်းမှာ မြင့်မားတတ်သည်။ ဘဏ်များမှကျေးရွာအရောက် ဝန်ဆောင်မှုပေးသော စနစ်လည်းမရှိပဲ ဈေးငွေလိုအပ် သော အိမ်ထောင်စုများမှာ စီးပွားရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ်များမှ ငွေချေးရန် စာရွက်စာတမ်း လိုအပ်ချက်များ ဖြည့်စွက်ရာများတွင် အခက်အခဲ ကြုံတွေ့ရတတ်သည်။

ကျေးရွာတွင် အိမ်တွင်းမူထုတ်ကုန်လုပ်ငန်းမရှိသဖြင့်အလုပ်အကိုင်နှင့် ဝင်ငွေ ပုံမှန်ရရှိရေး အတွက် အကန့်အသတ် ရှိနေပါသည်။ ဒေသတွင်းလည်း အိမ်တွင်းမှ ကုန်ထုတ်လုပ်ငန်းအတွက် ကုန်ကြမ်း၊ တတ်သိပညာ၊ အထိအတွေ့တို့ အားနည်းပါသည်။

၆။ ပန်းတိုင်နှင့် မဟာဗျူဟာ

(က) ဖွံ့ဖြိုးရေးပန်းတိုင်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအဖွဲ့နှင့် တိုင်ပင်ညှိနှိုင်းပြီးလာမည့် ငါးနှစ် တာကာလအတွက် ကျေးရွာဖွံ့ဖြိုးရေးပန်းတိုင်များကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

က.၁) ကျွန်ုပ်တို့ကျေးရွာလူထုသည် ကုန်ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးခြင်း၊ သက်မွေးပညာသင်တန်းများရရှိခြင်းမှတစ်ဆင့် ဝင်ငွေရှာဖွေနိုင်စွမ်းနှင့် စီးပွားရေးအနေအထားကို တိုးတက်ရရှိစေမည်။

က.၂) ကျွန်ုပ်တို့ရွာလူထုသည် စာတတ်မြောက်မှုနှင့်ပိုမိုကောင်းမွန်သော ပညာရေးမှတစ်ဆင့် ကလေးငယ်များ၏ လူသားဆိုင်ရာစွမ်းဆောင်ရည်နယ်ပယ်ကို ကျယ်ဝန်း လာစေရမည်။

(က) ကျေးရွာဖွံ့ဖြိုးရေးရည်မှန်းချက်ရေးဆွဲခြင်းနှင့် ပုံမှန်စစ်ဆေးခြင်း

ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်လုပ်ငန်းအား နည်းပညာအထောက်အပံ့များ ပံ့ပိုးပေးမှုသည် အလွန်အရေးပါပါသည်။ အနာဂတ်တွင်လည်း ရေရှည်တည်တံ့မည့် အထောက်အပံ့များကို နိုင်ငံတော် အစိုးရထံမှ ရရှိမည်ဟု မျှော်လင့်ပါသည်။ ကျွန်တော်တို့ ကျေးရွာသားများကိုယ်တိုင် အားထုတ် လုပ်ကိုင်ရရှိခဲ့မှုများကို ပြန်လည်စစ်ဆေးခြင်း၊ နောက်ဆုံးအတည်ပြုထားသည့် ဖွံ့ဖြိုးရေးအစီအစဉ် များကိုလည်း သတ်မှတ်ကာလအတိုင်း ပုံမှန်စစ်ဆေးသွားနိုင်ပါမည်။ အရေးကြီးသည့်အချက်မှာ ဦးစား ပေးစီမံချက်များနှင့် ဘတ်ဂျက်ပမာဏပါဝင်သည့် နှစ်ပတ်လည် ဖွံ့ဖြိုးရေးစီမံချက် ပြင်ဆင်ရန် ဖြစ်သည်။

(ခ) စိုက်ပျိုးခြေများ ထိရောက်စွာ အသုံးပြုနိုင်ရေး

ကျေးရွာတွင် စပါးအပြင် မတ်ပဲကို သီးထပ်အဖြစ် စိုက်ပျိုးကြသည်။ တောင်သူများအတွက် သီးနှံဖျက်ပိုးကျရောက်ခြင်းသည် အဓိကပြဿနာတစ်ရပ်ဖြစ်ပြီး ဖျက်ပိုး ထိရောက်စွာ နှိမ်နင်းရေး အတွက် နည်းစနစ်ရရှိရေး လိုအပ်သည်။ ဖျက်ပိုးနှိမ်နင်းရေးအတွက် သက်ဆိုင်ရာဦးစီးဌာနမှ ဝန်ဆောင်မှုများကို ရသော်လည်း စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများရောင်းချသည့် ပုဂ္ဂလိက အရောင်းဆိုင်များကို ဗိုဗိုအားထား မှုရှိများသည်။ သီးနှံဖျက်ပိုးများသည် ပိုးသတ်ဆေးအမျိုးမျိုး ခံနိုင်စွမ်း ရှိကြကာ တောင်သူများအတွက် သီးနှံပျက်စီးမှုနှင့် ဝင်ငွေလျော့နည်းမှု ဖြစ်စေသည်။ နည်းပညာ အသုံးပြုမှုများအပါအဝင် ပိုးမွှားနှိမ်နင်း ရေးနည်းပညာ အသစ်ရရှိရေးအတွက် စိုက်ပျိုးရေး ဦးစီး ဌာနက ဦးစီးစိုက်ပျိုးသင့်ပါသည်။

(ဂ) ငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်းများ

ဘဏ်လုပ်ငန်းများကိုလည်း ဆင်းရဲတောင်သူ၊ အလယ်အလတ်တောင်သူနှင့် တောင်သူကြီး များ အတွက် လိုအပ်သောဈေးငွေရရှိရန် စနစ်များပြောင်းလဲချမှတ်သင့်သည်။ အထူးသဖြင့် လယ်သမားနှင့် အသေးစားလုပ်ငန်းရှင်များသည် စိုက်ပျိုးရေးနှင့် အသေးစားစီးပွားရေး လုပ်ငန်းများ အတွက် အထိုက် အလျောက် များပြားသည့် ဈေးငွေ လိုအပ်ပါသည်။ ကျေးရွာတွင် သမဝါယမ အသင်းဖွဲ့စည်း ထားခြင်း မရှိသေးသဖြင့် မြို့နယ်သမဝါယမအသင်းက ဈေးငွေ လိုအပ်သူရွာသားများ အတွက် ဈေးငွေအစီအစဉ်ကို ဆောင်ရွက်သင့်သည်။

(ဃ) ကျေးလက်အသေးစားစက်မှုလက်မှုလုပ်ငန်းများဆိုင်ရာအထောက်အပံ့

ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်မည့် အလားအလာရှိပြီး အလုပ်အကိုင်နှင့် အမြတ်အစွန်းများရရှိရန် အထူးသဖြင့် လူငယ်နှင့် အမျိုးသမီးများအတွက် အခွင့်အလမ်း ရှိပါသည်။ သို့သော် ၎င်းတို့တွင် လုပ်ငန်းဆိုင်ရာ စီမံအုပ်ချုပ်မှုနည်းပညာ၊ ဈေးကွက်၊ သတင်းအချက် အလက်များ လက်လှမ်းမီမှုတွင် အားနည်းပါသည်။ ကျေးရွာတစ်ခုလုံး၏ အမျိုးမျိုး ကွဲပြားနေသော လုပ်ငန်းများ (ကုန်ထုတ်ခြင်း၊ စက်မှု၊ လက်မှုလုပ်ငန်း) အတွက် လုပ်ငန်းစီမံ ခန့်ခွဲရေး ထောက်ပံ့ခြင်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းတွင် ထည့်သွင်းရေးဆွဲရန် ခက်ခဲပါသည်။ ကျွန်တော်တို့ကျေးရွာမှ အသေးစားလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းသစ်များ ယခုအခါ အဆင်သင့် မတွေ့ရသေးပါ။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုအဖွဲ့တစ်ခု ထူထောင်ပြီး မြို့နယ်အဆင့် စီမံခန့်ခွဲရေးအောက်တွင် ထားရှိကာ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ထိုအဖွဲ့တွင် ကျွမ်းကျင်ပညာရှင်တစ်ချို့နှင့် တိုးချဲ့ပညာပေးရေးဝန်ထမ်းအချို့ ပါဝင်မည်ဖြစ်ပြီး၊ မြို့နယ်ဒေသမှ သည် ကျေးရွာအထိလိုအပ်သော စီးပွားရေးလုပ်ငန်း၊ စီမံခန့်ခွဲမှု အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လုံလောက်သော ရန်ပုံငွေလည်း ရှိရပါမည်။

(င) ကျေးလက်ဈေးဆောက်လုပ်ရေး

ကျေးရွာတွင် ဆိုင်ခန်း ၃၀ - ၄၀ ပါရှိသည့် ယာယီဈေးတစ်ခုရှိသည်။ လူကြီးခရီးစဉ် ကြိုကြိုက်စဉ်တွင် ဈေးရောင်းချမှုကို ရွှေ့ဆိုင်းရတတ်သည်ကိုလည်း ကြိုရတတ်သည်။ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက ရေ၊ သန့်ရှင်းရေးစနစ်နှင့် လမ်းတို့စနစ်တကျပါဝင်သည့် ဈေး အဆောက်အဦ တစ်ခုတည်ဆောက်ပေးရန် ပါဝင်ဆောင်ရွက်ပေးသင့်ပါသည်။ ငဖြူကလေး ကျေးရွာ အပြင် အနီးပတ်ဝန်းကျင်မှ ရွာသူရွာသားအချို့ အတွက်လည်း အကျိုးခံစားမှု ရရှိစေနိုင်ပါသည်။

ခ။ စီမံကိန်း၊ စီမံချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အချိန်ကာလ

စီမံချက်များသည် အကောင်အထည်ဖော်မည့်မျှဟာများကို လုပ်ငန်းဆောင်ရွက်မှုများအဖြစ် သဘောထားနားလည်နိုင်စေမည့် ဖော်ထုတ်ထားချက်များဖြစ်သည်။ ထို့ကြောင့် စီမံချက်များသည် ငါးနှစ်တာ စီမံချက်ကာလအတွင်း ချမှတ်ထားသော ပန်းတိုင်များကိုရောက်ရှိရန် ပါဝင်ပေးမည့် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ အဓိကသော့ချက်များဖြစ်သည်။

(က) နှစ်ပတ်လည်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း

ကျေးရွာလူထုက ငါးနှစ်တာစီမံချက်ကာလအတွက် ပြင်ဆင်ဖြုတ်ကြသည့်ကာလက ဖော်ထုတ်၊ ဦးစားပေးတန်းစီခွဲကြသည့် စီမံချက်များသည် မည်သို့မျှ ပြည့်စုံမှုမရှိနိုင်ပါ။ ဤသည်မှာ ကျေးရွာလူထုသည် နှစ်နှစ်၊ သုံးနှစ်တာကာလ စီမံချက်များအတွက် မျှော်မှန်းရေးဆွဲ ထားနိုင်ကြ သော်လည်း ငါးနှစ်တာကာလတစ်လျှောက်လုံးတွင် နောက်ထပ်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း များကိုလည်း ဖော်ထုတ်သွားကြပါမည်။ သို့ပါသောကြောင့်ရေးဆွဲထားသည့် ငါးနှစ်တာစီမံချက်သည် ပြင်းထန်သော သဘာဝဘေးအန္တရာယ်ကဲ့သို့ ထိခိုက်စရာများ မပေါ်ပေါက်ပါက အနည်းနှင့် အများ ဆိုသလို ပြောင်းလဲမှုမရှိနိုင်ပဲ နောက်ထပ် တိုးလာမည့် လုပ်ငန်းစီမံချက်များသာ ပါဝင်လာနိုင်ပါသည်။ ထို့ကြောင့် ငါးနှစ်တာကာလ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်၏ ဗျူဟာမြောက်မှုဘောင်အတွင်း နှစ်ပတ် လည်ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်ကို ဆောင်ရွက် သွားကြပါမည်။

(ခ) ကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကို အခြေခံ၍ စီမံချက်ကို အုပ်စုခွဲခြားခြင်း

စီမံကိန်း၊ စီမံချက်များကို စီမံချက်ဆိုင်ရာအချက်အလက်များကို စိစစ်စိတ်ဖြာနိုင်ရန် လုပ်ငန်းရပ် ဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုကို အခြေခံပြီး အုပ်စုခွဲသည်။ လုပ်ငန်းကဏ္ဍကို အခြေခံ၍ စီမံကိန်းအုပ်စု သတ်မှတ်ခြင်း (Functional classification) ဖြင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ အတွက် သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ဆောင်ရွက်ဖွယ်ရာများကို သိရှိနားလည်စေနိုင်သည်။ ရင်းနှီးမြှုပ်နှံမှု အမျိုးအစားကို အခြေခံ၍ အုပ်စုသတ်မှတ်ခြင်း (Economic classification) သည် စီမံချက်ကို အကဲဖြတ်ရာတွင် စီးပွားရေးအကျိုးဖြစ်ထွန်းမှုနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ ငွေလုံး ငွေရင်း အသုံးစရိတ်၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လူသားချင်းဆိုင်ရာ ထောက်ပံ့မှုတို့ကို ခွဲခြားသိရှိ စေရန် အထောက်အကူပြုသည်။

လုပ်ငန်းကဏ္ဍကို အခြေခံ၍ စီမံကိန်းအုပ်စုသတ်မှတ်ခြင်း (Functional classification)- ဝန်ကြီးဌာနများ၊ ဦးစီးဌာနများက ယင်းတို့၏လုပ်ငန်းတာဝန်များအလိုက် ဖော်ထုတ်ထားသော လုပ်ငန်း ကဏ္ဍ အပိုင်းအခြားများကို သိရှိစေနိုင်သည်။

ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကိုအခြေခံ၍ စီမံကိန်းအုပ်စုသတ်မှတ်ခြင်း (Economic classification) တွင်

- သာမန်အသုံးစရိတ်
- ငွေလုံးငွေရင်းအသုံးစရိတ်၊

- စွမ်းဆောင်ရည်မြှင့်တင်ရေး အသုံးစရိတ်
- လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပို့ ပါဝင်သည်။

(ဂ) ဦးစားပေးစီမံချက်များ

စီမံချက်များအလိုက် ဦးစားပေးအစီအစဉ်များကို ဇယားဖြင့် ဖော်ပြထားပါသည်။ ကျေးရွာ လူထုသည် နှစ်သက်ရာအမှတ်ပေးအဆင့်ခွဲခြားစနစ်ဖြင့် ရွာလုံးကျွတ်အစည်းအဝေးတွင် စီမံချက် များ ဦးစားပေးအစီအစဉ်ကို ဖော်ထုတ်ထားပါသည်။ တချို့စီမံချက်များကို ရေးဆွဲရာတွင် မြို့နယ် အဆင့် ဌာနဆိုင်ရာအဖွဲ့များအစည်းများနှင့် အခြားအကျပ်စီမံမှုမှ နည်းပညာအကူအညီများ ရရှိရန်လည်း လိုအပ်ပါသည်။ ကျေးရွာဖွံ့ဖြိုးရေး အစည်းအဝေးတွင် သဘောတူသတ်မှတ်ထားသော ဦးစားပေး စီမံချက်လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြခြင်း

ကျေးရွာလူထုက ဖော်ထုတ်ရေးဆွဲထားသော ဦးစားပေးစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံကိန်းကာလကို ကွင်းဆင်းဆောင်ရွက်ချက်များအား အခြေခံ၍ ရေးဆွဲထားပါသည်။ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို နှစ်စဉ်ပြုပြင်ရေးဆွဲပါမည်။ စီမံကိန်းများအား ကာလအပိုင်းအခြားများကို အောက်ပါ ဇယားတွင် ဖော်ပြထားပါသည်။

စဉ်	စီမံချက် (Project)	ဦးစားပေးအဆင့်	၂၀၁၇	၂၀၁၈	၂၀၁၉	၂၀၂၀	၂၀၂၁
၁	ကျေးရွာလမ်းပြုပြင်ထိန်းသိမ်းခြင်း	၁	A	A			
၂	ကျောင်းအုပ်ရရှိရန်	၂	A	A	A	A	A
၃	သန့်သေစာရင်းရရှိရန်	၃	A	A	A	A	A
၄	စာကြည့်တိုက်အဆောက်အဦးရရှိရန်	၄		A	A	A	A
၅	ကျောင်းဆောင်သစ်ရရှိရန်	၅		A	A	A	A
၆	ခွဲကျောင်းရရှိရန် (ပင်မကျောင်း)	၆	A	A	A	A	A
၇	တာဝန်ကျဆရာမအား တာဝန်လျှော့ထားရေး ✓	၇			A	A	A
၈	ရုံးအဆောက်အဦး	၈	A	A	A	A	A
၉	ပြေအောက်ရေ ရရှိရေး	၉			A	A	A
၁၀	သောက်ရေအတွက် စက်ရေတွင်းရရှိရေး	၁၀			A	A	A
၁၁	ကျေးရွာ၏ သောက်ရေကန်မြှင့်တင်မှု ရရှိရေး	၁၁			A	A	A
၁၂	ကျေးရွာရေးရရှိရေး	၁၂		A	A	A	A
၁၃	သွားလာရေးကောင်းမွန်စေရန်	၁၃			A	A	A
၁၄	ကုန်းမြင့်တည်ဆောက်ခြင်း	၁၄			A	A	A
၁၅	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကောင်းမွန်စေခြင်း	၁၅		A	A	A	A
၁၆	လျှပ်စစ်ဌာနနှင့် ချိတ်ဆက်ခြင်း	၁၆		A	A	A	A

နောက်ဆက်တွဲ (၁)

ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု ဇယားများ

(၁) ကျေးရွာ လူမှုစီးပွားရေး အခြေအနေ

(၁.၁) လူဦးရေနှင့် လူဦးရေဆိုင်ရာ အချက်အလက်များ

ဇယား (၁) လူဦးရေနှင့် လူဦးရေဆိုင်ရာ အချက်အလက်များ

အသက်အုပ်စု		ကျား	မ	စုစုပေါင်း	စုစုပေါင်း၏ %
၁ နှစ်အောက်	နှိမ့်အရွယ်	၂	၆	၈	၃.၈
၁ နှစ်မှ ၅ နှစ်အောက်	၅ နှစ်အောက်ကလေးငယ်	၃၉	၃၆	၇၅	၃၆.၂
၅ နှစ်မှ ၉ နှစ်အထိ	မူလတန်းကျောင်းသားအရွယ်	၅၂	၅၃	၁၀၅	၅၁.၇
၉ နှစ်အထက်မှ ၁၅ နှစ်အထိ	အလယ်တန်းကျောင်းသားအရွယ်	၅၄	၅၈	၁၁၂	၅၄.၅
၁၅ နှစ်အထက်မှ ၆၀ နှစ်အထိ	အလုပ်လုပ်နိုင်သည့်အရွယ်	၂၆၄	၂၉၇	၅၆၁	၂၈၅.၅
၆၀ နှစ်နှင့် အထက်	သက်ကြီးရွယ်ကြီး	၁၈	၁၅	၃၃	၁၅.၉
စုစုပေါင်း လူဦးရေ		၄၅၉	၄၆၅	၉၂၄	၄၄၆.၃
စုစုပေါင်း အိမ်ထောင်စု -		တစ်အိမ်ထောင်ရှိ ပျမ်းမျှလူဦးရေ -			

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အိမ်ထောင်တစ်စုလျှင် လူဦးရေ (၃.၅) ဦးနှုန်းရှိပြီး နိုင်ငံတော်၏ တစ်အိမ်ထောင် ပျမ်းမျှနှုန်း (၅) ဦးထက်လျော့နည်းပါသည်။ ကျေးရွာတွင် ဗမာလူမျိုးများ နေထိုင်ကြပြီး အလုပ်လုပ် နိုင်သော အရွယ်သည် ကျေးရွာရှိ လူဦးပေါင်း၏ ၆၉% ခန့်ရှိသဖြင့် လူသားအရင်းအမြစ် ကောင်း တစ်ရပ်ဖြစ်ကာ လူငယ်များကို လေ့ကျင့်သင်ကြားပေးပြီး ဒေသစီးပွားရေးတိုးတက်အောင် စွမ်းဆောင်နိုင် ကြောင်းလေ့လာတွေ့ရှိပါသည်။

(၁.၂) အလုပ်လုပ်နိုင်သူ အင်အား

(၁.၂.၁) လုပ်သားအင်အားနှင့် ဝင်ငွေရလုပ်ငန်း အမျိုးအစား

ဇယား (၂) လုပ်သားအင်အားနှင့် ဝင်ငွေရလုပ်ငန်း အမျိုးအစား

စဉ်	လုပ်ငန်းများ	အဓိက အလုပ်အကိုင်			တွဲဖက် လုပ်ကိုင် သည့်ရေ	မှတ်ချက်
		အိမ် ထောင်စု	%	မိသားစု ဝင်လုပ် အား		
၁	စိုက်ပျိုးရေး (သီးနှံ ထုတ်လုပ်ရေး)					
	ကိုယ်ပိုင် လုပ်ငန်း	၄၀	၁၉.၃	၆၀	၈၀	
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား	၅၀	၂၄.၁	၅၀	၆	
၂	တိရစ္ဆာန်မွေးမြူရေး					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၃	ငါးဖမ်း လုပ်ငန်း					
	ကိုယ်ပိုင် လုပ်ငန်း	၇၃	၃၅.၂	၈၅	၄၀	
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၄	သတ္တုတူးဖော်ရေး၊ ကျောက်ထုတ်လုပ်ရေး နှင့် သဘာဝရင်းမြစ်များ ထုတ်လုပ်ခြင်း					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၅	ထုတ်ကုန်လုပ်ငန်း					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၆	လျှပ်စစ်၊ ဓာတ်ငွေ့ နှင့် ရေနံတူးဖော်ရေး					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၇	ဆောက်လုပ်ရေး၊ လက်သမား၊ ပန်းချီ လုပ်ငန်း					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၈	ယာဉ်၊ စက်ကိရိယာ၊ အိမ်သုံး ပစ္စည်းများ ပြင်ဆင်ရေး					
	ကိုယ်ပိုင် လုပ်ငန်း	၁	၀.၄	၃		
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၉	ကျွမ်းကျင်ပညာရှင်များ (ဆံပင်၊ အလှပြင်၊ အပ်ချုပ်၊ အင်ဂျင်နီယာ၊ သင်တန်းပေးသူ စသည်)					
	ကိုယ်ပိုင် လုပ်ငန်း					

စဉ်	လုပ်ငန်းများ	အဓိက အလုပ်အကိုင်			တွဲဖက် လုပ်ကိုင် သည့်ရေ	မှတ်ချက်
		အိမ် ထောင်စု	%	မိသားစု ဝင်လုပ် အား		
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား	၄၃	၂၀.၇	၈၀	၅၀	
၁၀	လက်လီ-လက်ကား ရောင်းဝယ်ရေး					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၁	ဟိုတယ် နှင့် စားသောက်ဆိုင် လုပ်ငန်း					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၂	ပို့ဆောင်ရေး၊ သိုလှောင်ရေး နှင့် ဆက်သွယ်ရေး					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၃	ငွေရေး ဝန်ဆောင်မှု လုပ်ငန်း (ဘဏ် နှင့် ငွေချေးငြင်း အပါအဝင် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း)					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၄	အိမ်ခြံမြေ ရောင်းဝယ် ငှားရမ်းခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၅	ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ဆေးကင်းလုံခြုံရေး)					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၆	ပညာရေး					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၇	ကျန်းမာရေး					
	ကိုယ်ပိုင် လုပ်ငန်း	၁	၀.၄	၂		
	အလုပ်သမား၊ ကျွဲပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၈	လူမှုရေး လုပ်ငန်းများ					
	ကိုယ်ပိုင် လုပ်ငန်း					

စဉ်	လုပ်ငန်းများ	အဓိက အလုပ်အကိုင်			တွဲဖက် လုပ်ကိုင် သူဦးရေ	မှတ်ချက်
		အိမ် ထောင်စု	%	မိသားစု ဝင်လုပ် အား		
	အလုပ်သမား၊ ကျပန်း၊ ရာသီအလိုက် အလုပ်သမား					
၁၉	အိမ်များတွင် အတားလိုက်လုပ်သူများနှင့် အမျိုးအစည် မဖော်ပြနိုင်သော လုပ်ငန်းများ					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျပန်း၊ ရာသီအလိုက် အလုပ်သမား					
၂၀	ပြင်ပအဖွဲ့အစည်းများနှင့် ကုမ္ပဏီများတွင် လုပ်ကိုင်သူများ (ဥပမာ - UN, NGOs, Companies, etc.)					
	ကိုယ်ပိုင် လုပ်ငန်း					
	အလုပ်သမား၊ ကျပန်း၊ ရာသီအလိုက် အလုပ်သမား					
	စုစုပေါင်း	၂၀၇	၁		၁၉၆	

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကြပြီး ကျေးရွာလူဦးရေ၏ (၃၅%) ခန့်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပါသည်။ အခြားကျွမ်းကျင် လုပ်သော မိသားစုမှာ (၃၀%) ခန့်ရှိပြီး အခြား သတ္တုတူးဖော်ခြင်း၊ ကျောက်ထုတ်လုပ်ရေးနှင့်သဘာဝအရင်းမြစ်ထုတ်လုပ်ခြင်းမရှိပါ။ ထုတ်ကုန်လုပ်ငန်းများ လည်းမတွေ့ရှိရပါ။ ငါးဖမ်းလုပ်ငန်းအိမ်ထောင်စုမှာ ၃၅.၂% တွေ့ရှိရပါသည်။ တွဲဖက်လုပ်ကိုင်သူ (၄၀) ဦး ရှိပါသည်။

(၁.၂.၂) လုပ်ငန်းနှင့် ကျား၊ မအလိုက် အနည်းဆုံးနှင့် အများဆုံး လုပ်အားခနှုန်းထား
ဇယား (၃) လုပ်ငန်းနှင့် ကျား၊ မအလိုက် အနည်းဆုံးနှင့် အများဆုံး လုပ်အားခနှုန်းထား

#	အလုပ်အကိုင်	ရေတွက်ပုံ	အများဆုံး (ကျပ်)		အနည်းဆုံး (ကျပ်)		မှတ်ချက်
			ကျား	မ	ကျား	မ	
၁	လယ်ယာလုပ်ငန်း	နေ့စား	၅၀၀၀	၄၀၀၀	၄၀၀၀	၂၅၀၀	
၂	တိရစ္ဆာန်မွေးမြူရေး	နေ့စား					
၃	ငါးလုပ်ငန်း - ရေချို/ရေငန် ငါးဖမ်းခြင်း၊ ငါးပိ၊ ငါးခြောက်လုပ်ငန်း	နေ့စား					
၄	သတ္တုတူးဖော်ရေး၊ ကျောက်ထုတ်လုပ်ရေး နှင့် သဘာဝရင်းမြစ်များ ထုတ်လုပ်ခြင်း	နေ့စား					
၅	ထုတ်ကုန်လုပ်ငန်း	နေ့စား					
၆	ဆောက်လုပ်ရေး၊ လက်သ မား၊ ပန်းရံလုပ်ငန်း	နေ့စား					
၇	ယာဉ်၊ စက်ကိရိယာ၊ အိမ်သုံး ပစ္စည်းများ ပြင်ဆင်ရေး	နေ့စား	၃၀၀၀	-	၂၅၀၀	-	
၈	လက်လီ-လက်ကား ရောင်းဝယ်ရေး	နေ့စား					
၉	ကျွမ်းကျင်ပညာရှင်များ (ဆံပင်၊ အလှပြင်၊ အပ်ချုပ်၊ အင်ဂျင်နီယာ၊ သင်တန်း ပေးသူ စသည်)	နေ့စား					
၁၀	ဟိုတယ်နှင့် စားသောက် ဆိုင်လုပ်ငန်း	နေ့စား					

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု၊ လယ်သမား အုပ်စု။

မှတ်ချက်

(၁) လစာ အလုပ်သမားများ၏ တစ်ရက်ဝင်ငွေ = (လစာ + ၂၂.၇၅)

(၂) နာရီတွက်ဖြင့် ရသော အလုပ်သမားများ၏ တစ်ရက်ဝင်ငွေ = (တစ်နာရီဝင်ငွေ × ၈)

လေ့လာတွေ့ရှိချက်။

ကျေးရွာတွင် ဦးတည်အုပ်စုအဖွဲ့နှင့် ဆွေးနွေးချက်အရ လယ်ယာ လုပ်ငန်းတွင် ၁-
နာရီလျှင် (၆၂၅) ကျပ်ရရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းတွင် ၁-နာရီလျှင် (၈၇၅) ကျပ်
ရရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် လယ်ယာလုပ်ငန်းအလုပ်သမားနည်းပါးခြင်း ဖြစ်ပါသည်။

(၁.၃) သဘာဝ ရင်းမြစ်များ

(၁.၃.၁) စိုက်ပျိုးနိုင်သော မြေဧရိယာ

ဇယား (၄) ကျေးရွာ၏စိုက်ပျိုးမြေ ပိုင်ဆိုင်မှု

မြေအမျိုးအစား	ဧရိယာ (ဧက)	မြေဆီလွှာ အရည်အသွေး ကောင်း/သန့်/ညံ့	ဆည်ရေရရှိမှု (ရ/မရ/အနည်း အကျဉ်း)	ရေရင်းမြစ် (ရေရရှိသည့်နေရာ/ ရေပေးနိုင်သည့်ဧက)
လယ်မြေ	၅၆၈	သင့်	မရ	ချောင်း
ယာမြေ /တောင်ယာ				
ဥယျာဉ်ခြံမြေ	၆	သင့်		
အိမ်ခြံဝင်း စိုက်ခင်း				
နှစ်စဉ်သီးနှံစိုက်ခင်း				
ရွှေ့ပြောင်းတောင်ယာမြေ				
ကိုင်း/ကျွန်းမြေ				
စားကျက်မြေ				
ပလပ်မြေ				
အခြား				
-စုစုပေါင်း	၅၇၄	သင့်		

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု။

မှတ်ချက်။ ။ရေရှိသည့် နေရာအမျိုးအစား - ဆည်၊ မြစ်ရေတင်၊ စီမံခန့်ခွဲရေးလွယ်၊ မြေအောက်ရေ

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အိမ်ထောင်စု စာရင်းကောက်ယူမှုနှင့် ဦးတည်အုပ်စု အဖွဲ့များနှင့်
လေ့လာချက်အရ ကျေးရွာအတွင်း လယ်ယာမြေအဓိကစိုက်ပျိုးကြပါသည်။

ဥယျာဉ်ခြံမြေ အနည်းငယ်ရှိပြီး မြေဆီလွှာကောင်းမွန်သောကြောင့် လယ်ယာမြေ
အတွက် ချောင်းရေမှ အဆင်ပြေစွာရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

(၁.၃.၂) ဓာတ်သတ္တုနှင့် အခြားသဘာဝ ရင်းမြစ်များ

ဇယား (၅) ဓာတ်သတ္တုနှင့် အခြားသဘာဝ ရင်းမြစ်များ

အမျိုးအစား	ရရှိနိုင်မှု (များ/သင့်/နည်း/မရှိ)	လက်လှမ်းမီနိုင်မှု (လွယ်/ခက်/ လက်လှမ်းမမီ)
ကာဗွန် (ဓာတ်ငွေ့/ရေနံ)	မရှိ	လက်လှမ်းမမီ
အခြား ရင်းမြစ်များ	သင့်	ခက်
အခြားသဘာဝ ရင်းမြစ်		

အမျိုးအစား	ရရှိနိုင်မှု (များ/သင့်/နည်း/မရှိ)	လက်လှမ်းမီနိုင်မှု (လွယ်/ခက်/ လက်လှမ်းမမီ)
သဘာဝတိရစ္ဆာန်မျိုးစိတ်များ	မရှိ	ခက်
သဘာဝအပင်မျိုးစိတ်များ (နွားစား၊ ဆေးဘက်ဝင်အပင်များ)	နည်း	ခက်

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။ ■

ကျေးရွာရှိ ဦးတည်အုပ်စုနှင့် ဆွေးနွေးချက်အရ ကျေးရွာတွင် အသင့်အတင့်ရှိပြီး၊
နွားစားလည်းရှိပါသည်။ ဆေးဘက်ဝင်အပင်များနည်းပါးမှုရှိသည်ကို တွေ့ရှိရပါသည်။

(၁.၄) ဥစ္စာဓနအဆင့် အခြေအနေ

ဇယား (၆) ဥစ္စာဓနအဆင့် အခြေအနေ

အကြောင်း အရာ	သတ်မှတ်ခံနှုန်း			
	အဆင့်မြင့်သော အိမ်ထောင်စု	အလယ်အလတ်ရှိ သောအိမ်ထောင်စု	ဆင်းရဲသော အိမ်ထောင်စု	အလွန်ဆင်းရဲသော အိမ်ထောင်စု
မြေယာပိုင်ဆိုင်မှု	၁၀	၁၃	၁၅	၅
အိမ်အခြေအနေ				
လုပ်ငန်းသုံးကိရိယာ ပိုင်ဆိုင်မှု				
ကုန်ထုတ်လုပ်မှုနှင့် မဆိုင်သော ပိုင်ဆိုင်မှု				
အဓိကစီးပွားရေး လုပ်ငန်း	လယ်/ဧရာဝတီ	လယ်/ဧရာ	လယ်/ဧရာ၊ တပိုင်တနိုင်	လယ်
အခြားပိုင်ဆိုင်မှု				
အိမ်ထောင်စု -	၂၃.၂ (%)	၃၀ (%)	၃၅ (%)	၁၂ (%)

ရင်းမြစ် ... (၁) ကျေးရွာလုံးကျွတ် အစည်းအဝေးဖြေလုပ်ခြင်း။

လေ့လာတွေ့ရှိချက်။ ■

ကျေးရွာတွင် ဆင်းရဲနှင့် အလွန်ဆင်းရဲဦးရေမှာ ကျေးရွာ၏ ၅၇% ခန့်ရှိပါသည်။ အလုပ်-
အကိုင်အခွင့်လမ်း နည်းပါးမှုကြောင့်၊ ဆင်းရဲသော မိသားစုမှ များပြားနေကြောင်း၊ နှင့် အလယ်၊

အလတ် တန်းစားဦးရေမှာ ကျေးရွာဦးရေ၏ ၃၄% ရှိသည်။ ဝန်ထမ်းနှင့် လယ်စေ့ အသင့် အတင့်ပိုင်ဆိုင်သူများဖြစ်ကြပြီး၊ အိမ်ထောင်စုအများစုမှာ လယ်၊ အရောင်းအဝယ်၊ ရေလုပ်ငန်း၊ တပိုင်တနိုင်မွေးမြူရေးနှင့် လုပ်ငန်းသုံး ကိရိယာပိုင်ဆိုင်မှု အသင့်အတင့်ရှိကြောင်း တွေ့ရ ပါသည်။

(၁.၅) ထိခိုက်လွယ်မှု

(၁.၅.၁) ဝမ်းစာ ဖူလုံမှု

ဇယား (၇) ချေးငှားခြင်းမရှိဘဲ တစ်နေ့လျှင် အနည်းဆုံး နှစ်နပ်စားနိုင်သည့် အိမ်ထောင်စုများ (ဥစ္စာဓန အဆင့် '၃' နှင့် '၄' အိမ်ထောင်စုပေါင်း၏ ၃၀ ရာခိုင်နှုန်းစီ)

အမျိုးကွယ်	အိမ်ထောင်စု အရေအတွက်	အိမ်ထောင်စု %	ဖြေရှင်းသည့် နည်းဗျူဟာ
၃ လအောက်	၆၀	၄၃%	ချေးငွေ ငြိမ့်လူ
၃ လနှင့် ၆ လအောက်	၄၀	၂၉%	လပေး၊ ချေးငှား
၆ လ မှ ၁၂ လ အထိ	၃၉	၂၈%	လုပ်ငန်း

ရင်းမြစ်-ဥစ္စာဓနအဆင့် '၃' နှင့် '၄' အိမ်ထောင်စုပေါင်း၏ ၃၀ ရာခိုင်နှုန်းစီအားစစ်တမ်းကောက်ယူခြင်း။

လေ့လာတွေ့ရှိချက်။ ■

ဆင်းရဲသော မိသားစုတို့သည် ဈေးဆိုင်တွင် လသွင်းစနစ်ဖြင့် ဖြေရှင်းကြသည် များလည်း ရှိပါသည်။ အလုပ်မှရသော ငွေသည် ရက်ကြာသည့်အခါ ရှိသဖြင့် ထိုငွေကို စောင့်စားပြီး လပေးစနစ်ဖြင့် ဈေးဆိုင်တွင်ဖြေရှင်းရသည်။

(၁.၅.၂) ကူညီစောင့်ရှောက်မှု အထူးလိုအပ်သော အုပ်စုများ၏ ထိခိုက်လွယ်မှု အခြေအနေ

ဇယား (၈) ကူညီစောင့်ရှောက်မှု အထူးလိုအပ်သော အုပ်စုများ၏ ထိခိုက်လွယ်မှု အခြေအနေ

အကြောင်းအရာ	ကျား	မ	ပေါင်း
မိသားစုစောင့်ရှောက်မှုမရှိသော သက်ကြီးရွယ်အို ၆၀ နှစ်နှင့်အထက်	၁၀	၁၁	၂၁
မိသားစု/ရပ်ရွာ၏စောင့်ရှောက်မှုမရှိသော မသန်စွမ်းသည့် ပုဂ္ဂိုလ်	၃	၃	၆
အိမ်ထောင်စု အရေအတွက်			
ဆင်းရဲရှစ်မိသားစုဦးရေများသည် အမျိုးသမီးဦးဆောင် အိမ်ထောင်စု	၁၀		
ဆင်းရဲရှစ်မိသားစုဦးရေများသည် မုဆိုးမိ/ တစ်ခုလပ် အိမ်ထောင်စု	၂၁		
အခြားဒေသသို့ ကြွားမြင်စွာ သွားရောက် နေထိုင်လုပ်ကိုင်နေသည့် ဆင်းရဲသည့် အိမ်ထောင်စု			

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။.....

ဆင်းရဲရှစ် မိသားစုဦးရေများသည်၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု ၉၀ စုခန့် ရှိပါသည်။ ဆင်းရဲရှစ် မိသားစုဦးရေများသည် မုဆိုးမိ-လတ်-အိမ်ထောင်စုမှာ (၁၇) စု ခန့် ဖြစ်ပြီး ကျေးရွာတွင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသောကြောင့် စီးပွားရေးကြပ်တည်းနေကြပြီး ထိုမိသားစုများအား ကူညီစောင့်ရှောက်မှုပေးနိုင်ပါ အဆင်ပြေနိုင်မည်ဟု ထင်မြင်ယူဆ ရပါသည်။

(၁.၅.၃) ကျေးရွာ၏ ထိခိုက်သက်ရောက်လွယ်မှု အခြေအနေ

ဇယား (၉) ကျေးရွာ၏ ထိခိုက်သက်ရောက်လွယ်မှု အခြေအနေ

စဉ်	ထိခိုက်လွယ်မှုအမျိုးအစား	ထိခိုက်လွယ်မှု (ရှိမဲ့/လတ်/မြင့်)	မှတ်ချက်
၁	စားနပ်ရိက္ခာ မလုံလောက်မှု	လတ်	ရေကြီး/ရိုးကျ
၂	သဘာဝရင်းမြစ် ရွာပေါ်မှ (မြေ၊ စိုက်ပျိုးရေး)	လတ်	လယ်မြေများ
၃	ရေကြီးခြင်း	မြင့်	နှစ်စဉ်ရေကြီး
၄	မိုးခေါင်ခြင်း	နိမ့်	
၅	အအေးလွန်ကဲခြင်း	နိမ့်	
၆	မုန်တိုင်း	နိမ့်	
၇	ငလျင်	နိမ့်	
၈	မီးဘေး	နိမ့်	
၉	ဆားငန်ရောင်မြေ	နိမ့်	

စဉ်	ထိခိုက်လွယ်မှုအမျိုးအစား	ထိခိုက်လွယ်မှု (နိမ့်/လတ်/မြင့်)	မှတ်ချက်
၁၀	မြေပြိုခြင်း၊ မြေဆီလွှာ ပျက်ယွင်းမှု	မြင့်	မြေပြိုခြင်းများပြားပြီး မြေဆီလွှာနည်းခြင်း
၁၁	သစ်တောပြုန်းတီးခြင်း	နိမ့်	မရှိ
၁၂	ငှက်ဖျားရောဂါ	နိမ့်	
၁၃	တိတ်ရောဂါ	နိမ့်	မရှိ
၁၄	ကိုယ်ခံအားကျဆင်းမှုရောဂါ	နိမ့်	မရှိ
၁၅	ပြည်တွင်း ဝဋ်ပကွ	နိမ့်	မရှိ
၁၆	တိရစ္ဆာန် ကူးစက်ရောဂါ ကျရောက်မှု	လတ်	
၁၇	လူကုန်ကူးခြင်း	နိမ့်	မရှိ
၁၈	ဆေးလုံခြုံရေး/လမ်းပန်း ဆက်သွယ်ရေးစက်မဲ့ စသည်	လတ်	အသင့်အတင့်ကောင်းမွန်ပါသည်။
၁၉	အခြား		

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာရှိ စိုက်ပျိုးမြေဧကသည် လူနည်းစုပိုင် ဆိုင်မှုသာဖြစ်ပြီး၊ လူအများစုမှာ မြေယာပိုင်ဆိုင်မှု မရှိပါ။ စိုက်ပျိုးရေးမှာ အဓိကချောင်းရေကိုသာ အားထားနေရပြီး၊ ရေငန် ဝင်ရောက်မှုများလည်းရှိပြီး၊ မြေပြိုမှုကြောင့် မြေဆီလွှာများလည်း နည်းပါးနေကြောင်း တွေ့ရှိ ရပါသည်။

(၁.၅.၄) ထိခိုက်သက်ရောက်မှု ခံရနိုင်သည့်သူများ

ဇယား (၁၀) ထိခိုက်သက်ရောက်မှု ခံရနိုင်သည့်သူများ

စဉ်	ထိခိုက်သက်ရောက်မှု ခံရနိုင်သည့်သူများ	ထိခိုက်မှု (နိမ့်/လတ်/မြင့်)	မှတ်ချက်
၁	လူငယ်	လတ်	အရက်သေစာသောက်စားမှု
၂	အမျိုးသမီး ဦးဆောင်သည့် ဆင်းရဲသည့် အိမ်ထောင်စု	နိမ့်	အမျိုးသားများကွယ်လွန်
၃	မြေယာမဲ့၊ ဆင်းရဲသားတောင်သူ	လတ်	စိုက်ပျိုးမြေမရှိ
၄	သဘာဝဘေးဒဏ် ဆိုးရွားစွာ ကျရောက်နိုင်သော အိမ်ထောင်စု/ ကူးစက်ရောဂါ ထူပြောသော	နိမ့်	

စဉ်	ထိခိုက်သက်ရောက်မှု ခံရနိုင်သည့်သူများ	ထိခိုက်မှု (နိမ့်/လတ်/မြင့်)	မှတ်ချက်
	ဒေသတွင်း နေထိုင်သူ	-	
၅	မြစ်ကမ်းဘေး နေထိုင်သူများ	လတ်	
၆	မတော်တဆမှုဖြစ်နိုင်ခြေများသော နေရာ (Prone to accident) တွင် နေထိုင်သူများ	-	
၇	ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်း ခံရသူများ (IDP)	-	
၈	မြေနိမ့်ပိုင်း နေထိုင်သူများ	မြင့်	
၉	ငါးကန်ပိုင်ရှင်	-	
၁၀	လက်လုပ်လက်စားများ၊ ကျွဲပန်း	မြင့်	အလုပ်အကိုင်အခွင့်အလမ်းနည်းခြင်း
၁၁	လူနည်းစုလူမျိုးများ	နိမ့်	
၁၂	ဒေသတွင်းပဋိပက္ခ ဧရိယာတွင် နေထိုင်သူများ		
၁၃	နယ်စပ်ဒေသတွင် နေထိုင်သူများ		
၁၄	ရွှေ့ပြောင်းလုပ်သား		
၁၅	ဆေးစွဲသူများ		
၁၆	ကူးစက်ရောဂါရနိုင်ခြေရှိသော သူများ	နိမ့်	
၁၇	လှည့်လည်သွားလာ၍ ဈေးရောင်းသူများ	လတ်	
၁၈	နေရပ်ပြန် အခြေချသူများ	နိမ့်	
၁၉	ရွှေ့ပြောင်းလုပ်သားများ	နိမ့်	
၂၀	ကားသမား		
၂၁	အခြား		

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

အမျိုးသမီးဦးဆောင်သည့် ဆင်းရဲသားအိမ်ထောင်စုမှာ (၁၁) အိမ်ထောင်စု တွေ့ရပါသည်။ မြေယာမဲ့ဆင်းရဲသားများမှာ များပြားပြီး မြစ်ကမ်းဘေးတွင် နေထိုင်ကြကြောင်း တွေ့ရပါသည်။ လက်လုပ်လက်စား ကျဘမ်းဦးရေများပြားစွာတွေ့ရှိပြီး၊ ရွှေ့ပြောင်းလုပ်သားများ အနည်းငယ်သာရှိပါသည်။

(၂) ကျေးရွာ၏ လက်ရှိ ဖွံ့ဖြိုးရေး အခြေအနေ

(၂.၁) ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ အခြေအနေ

(၂.၁.၁) ကျေးရွာတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ

ဇယား (၁၁) ကျေးရွာတွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများ

စဉ်	အဖွဲ့အစည်းအစည်	အမျိုးအစား (၁/၂/၃)	အဖွဲ့ဝင်ဦးရေ			လုပ်ငန်း တာဝန်	ဦးဆောင်ဖွဲ့စည်းသူများ (၄/၅)	စွမ်းဆောင်နိုင်မှု (၆/၇/၈)
			ကျား	မ	ပေါင်း			
၁	ပတ်တဲ	၂		၇	၇	ငွေစုငွေချေး	၅	၆
၂	အမျိုးသမီးရေးရာ	၂		၇	၇	လူမှုရေးလုပ်ငန်း	၅	၆
၃	ပိခပ်ကလေး	၃	၁၀		၁၀	လူမှုရေးလုပ်ငန်း	၄	၇
၄	မီးသတ်	၂	၂၀	၁၇	၃၇	၊	၄	၇
၅	ဖူလီတန်	၂	၃၅		၃၅	ငွေစုငွေချေး	၅	၆
၆	ဝေါဦးရှင်း	၁	၇	၅	၁၂	၊		
၇	တောပါနာ							
၈								

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု။

အုပ်စုအမျိုးအစား

(၁) စီးပွားရေးအခြေခံသောအုပ်စု - လယ်သမားအဖွဲ့၊ ငွေစုငွေချေးအဖွဲ့ စသည်။

(၂) လူမှုရေးအဖွဲ့ - ဥပမာ - အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ ကိုယ်ထူကိုယ်ထအဖွဲ့။

(၃) ဘာသာရေးနှင့် ယဉ်ကျေးမှုအဖွဲ့။

ဦးဆောင်ဖွဲ့စည်းသူများ

(၄) ကျေးရွာလူထုကိုယ်တိုင်

(၅) ပြင်ပအဖွဲ့အစည်း

အဖွဲ့စွမ်းဆောင်နိုင်မှုအခြေအနေ

(၆) ကောင်း - လွန်ခဲ့သောနှစ်က ဖွံ့ဖြိုးရေးရည်မှန်းချက် (၁-၂) ခု အောင်မြင်မှု ရရှိခဲ့။ ပုံမှန်အစည်းအဝေး ကျင်းပခြင်းနှင့် တက်ရောက်မှုကောင်း၊ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊ ကျေးရွာတွင်းရှိ အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု ရှိခြင်း။

(၇) သင့် - လွန်ခဲ့သောနှစ်က ဖွံ့ဖြိုးရေးရည်မှန်းချက် (၁-၂) ခု အောင်မြင်မှု ရရှိခဲ့။ ပုံမှန်အစည်းအဝေး ကျင်းပခြင်းနှင့် အသင့်အတင့် တက်ရောက်မှုရှိ၊ မှတ်တမ်းအချို့ စနစ်တကျ ထိန်းသိမ်းထားရှိခြင်း။

(၈) ညံ့ (အားနည်း) - ကြုံသလို အစည်းအဝေးကျင်းပခြင်း၊ မှတ်တမ်းအချို့သာ ထိန်းသိမ်းထားရှိခြင်း။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် လူမှုရေးအဖွဲ့အစည်းများမှာ စိတ်ပါဝင်စားစွာဖြင့် စွမ်းဆောင်မှုရှိကြပါသည်။

ငွေစု ငွေချေးအဖွဲ့၏ စွမ်းဆောင်မှုကောင်းမွန်သော်လည်း စီးပွားရေးအတွက် ရင်းနှီးမှု အားနည်းပြီး

စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရပါသည်။

(၂.၁.၂) ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေသော ပြင်ပအဖွဲ့အစည်းများ

ဇယား (၁၂) ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေသော ပြင်ပအဖွဲ့အစည်းများ

စဉ်	အစည်	အဖွဲ့အစည်း အမျိုးအစား (၁/၂/၃/၄/၅/၆/၇)	အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့် အစီအစဉ်
၁	-	-	-
၂	-		
၃	-		
၄	-		
၅			
၆			

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊

မှတ်ချက်။

- (၁) ဘာသာရေးနှင့်ပတ်သက်သောအဖွဲ့အစည်း (ပြည်တွင်း/ ပြည်ပ)
- (၂) အစိုးရမဟုတ်သောအဖွဲ့အစည်း (ပြည်တွင်း/ ပြည်ပ)
- (၃) အရပ်ဘက်လူမှုအဖွဲ့အစည်း
- (၄) ဘက်ပေါင်းဖွံ့ဖြိုးရေး အဖွဲ့အစည်းများ (ဥပမာ-ကုလသမဂ္ဂအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်)
- (၅) ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (ဥပမာ - UK Aid, GIZ စသည့်)
- (၆) ပရဟိတအဖွဲ့ (ပြည်တွင်း/ ပြည်ပ)
- (၇) ပုဂ္ဂလိကအဖွဲ့အစည်းများ

လေ့လာတွေ့ရှိချက်။ ။

အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများအားလုံး တိုးတက်မှုရှိပါသည်။ တချို့မှာ စားဝတ်နေရေးနှင့်
ကြေးငြိမ်းမှုအားဖြေရှင်းနေကြရကြောင်းတွေ့ရှိရပါသည်။

(၂.၂) စီးပွားရေးနှင့် အသက်မွေးမှု အခြေအနေ

(၂.၂.၁) သီးနှံထုတ်လုပ်ရေး

(၂.၂.၁.၁) စိုက်ပျိုးမြေပိုင်ဆိုင်မှု

ဇယား (၁၃) ကျေးရွာ၏စိုက်ပျိုးမြေ ပိုင်ဆိုင်မှု၊ မြေယာပိုင်ဆိုင်သည့် အိမ်ထောင်စု

စဉ်	မြေပိုင်ဆိုင်မှုအရွယ်အစား	အိမ်ထောင်စု အရေအတွက်	အိမ်ထောင် စု %	ဖွံ့ဖြိုးရေးအမြင်သတ်မှတ်ချက်
၁	မြေယာမဲ့	၁၆၄	၇၆.၂	မြေမဲ့ယာမဲ့
၂	၂.၅ ဧကအောက်	၆	၂.၈	ဆင်းရဲသားတောင်သူ
၃	၂.၅ ဧကမှ ၅ ဧကထိ	၆	၂.၈	တောင်သူငယ်
၄	၅ ဧကမှ ၁၂.၅ ဧက ကြား	၁၅	၇.၂	အလယ်အလတ်စား တောင်သူ
၅	၁၂.၅ ဧက အထက်	၁၆	၇.၇	တောင်သူကြီး
ကျေးရွာရှိအိမ်ထောင်စု စုစုပေါင်း		၄၃	၂၁.၇	

ရင်းမြစ် ... (၁) ဆိပ်ကမ်းစုစာရင်း ကောက်ယူမှု၊ (၂) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး။
 လေ့လာတွေ့ရှိချက်။ ။

မြေယာမဲ့လူဦးရေမျိုးပြားနေပါသည်။ တောင်သူ အချို့ရှိပြီး အများစုမှာ အတည်ချုပ်နှင့်စက်ရုံ
 ဝန်ထမ်းများဖြစ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၂.၁.၂) အစိုးရနှင့် ပုဂ္ဂလိက ရေရင်းမြစ်များမှ ရေသွင်းနိုင်သည့် ဧရိယာ
 ဇယား (၁၄) ကျေးရွာ၏ ရေရင်းမြစ်နှင့် ရေသွင်းဧရိယာ

စဉ်	ရင်းမြစ်	အစိုးရ /ပုဂ္ဂလိက	ရေသောက်ဧက	ရရှိနိုင်မှု	
				တနှစ်ဝတ်လုံး/ ရာသီအလိုက်	လုံလောက်မှု (ရှိ/မရှိ)
၁	ဆည်	-			
၂	ရေလွှဲဆည်	-			
၃	မြစ်ရေတင်စီမံကိန်း	-			
၄	အဝီစိတွင်း	-			
၅	လက်ငယ် ရေတွင်း	-			
၆	စိမ့်စမ်းရေ	-			
၇	ချောင်းရေ	ပုဂ္ဂလိက	၅၆၈	တစ်နှစ်ပတ်လုံး	မရှိ
၈	အခြား	-			

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု၊ (၂) ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေး
 ဦးစီးဌာန။

လေ့လာတွေ့ရှိချက်။ ။

ချောင်းရေကိုသာ အဓိက ဦးစားပေးရေသွင်းစိုက်ပျိုးသည့် ဒေသဖြစ်ပြီး ချောင်းများ ထိမ်ကောက်မှု
 ကြောင့် စိုက်ပျိုးမြေဧကများ ရေလုံလောက်မှု မရှိပါ။ ချောင်းများတူးဖော်ခြင်းဖြင့် စိုက်ပျိုးရေ လုံလောက်နိုင်
 မည်ဟု တင်မြှင့်မိပါသည်။

(၂.၂.၁.၃) အဓိကသီးနှံများနှင့် အထွက်နှုန်း

ဇယား (၁၅) အဓိကသီးနှံများနှင့် အထွက်နှုန်း

သီးနှံ	ဧက ပေါင်း စုစု စီ	သီးနှံထွက်မှု				သီးနှံ စိုက်ပျိုးသည့် ကာလ		သွင်းအားစု လိုအပ်ချက် (နိမ့်/လတ်/ မြင့်)	အမြတ် ရရှိနိုင်မှု (နိမ့်/လတ်/ မြင့်)	မှတ် ချက်
		ယူနစ်	အနည်းဆုံး	အများဆုံး	ပျမ်းမျှ	မှ	ထိ			
ပိုးစပါး	၅၆၈	တင်း	၄၀	၅၀	၄၅	၆	၁	လတ်	နိမ့်	နှစ်စဉ်
နွေစပါး	၅၀၀.၂	တင်း	၆၀	၈၀	၇၀	၁၂	၄	လတ်	နိမ့်	ရေကြီး

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

လယ်သမားများ စပါး စိုက်ပျိုးသည့်အခါ နှစ်စဉ် ရေကြီးမှုကြောင့် ခန့်မှန်းသလောက် စပါးထွက် ရှိမှု နှုန်းမမြင့်ဝမ်း၊ နည်းစပါး၊ သတင်းပို့ချမှုအား နည်းနေသည်၊ မျိုးကောင်း၊ မျိုးသန့်၊ မြန်မေ့ အားနည်းနေပါသည်။

(၂.၂.၁.၄) လယ်ယာသုံးစက်ကိရိယာများ

ဇယား (၁၆) ကျေးရွာ၏ စိုက်ပျိုးရေးသုံးကိရိယာများ ပိုင်ဆိုင်မှု

စက်အမျိုးအစား	ပိုင်ဆိုင်မှု					စက်ကိရိယာ ငှားရမ်းလုပ် ကိုင်နေသော ကောင်သူ အရေအတွက်	မှတ်ချက်/ အခြေအနေ
	တစ် ဦး ချင်း ပိုင်	အဖွဲ့ပိုင်		ရွာပိုင်			
		အရေ အတွက်	လယ် သမား ဦးရေ	အရေ အတွက်	လယ် သမား ဦးရေ		
ထွန်စက်							
လက်တွန်းထွန်စက်				၁၃	၄၃	၃၀	
အစေ့ချ ကိရိယာ							

စက်အမျိုးအစား	ပိုင်ဆိုင်မှု					စက်ကိရိယာ ငှားရမ်းလုပ် ကိုင်နေသော တောင်သူ အရေအတွက်	မှတ်ချက်/ အခြေအနေ
	တစ် ဦး ချင်း ပိုင်	အဖွဲ့ပိုင်		ရွာပိုင်			
		အရေ အတွက်	လယ် သမား ဦးရေ	အရေ အတွက်	လယ် သမား ဦးရေ		
ရိတ်သိမ်းခြွေလှေစက်	-	-					
ရိတ်သိမ်းစက်							
ခြွေလှေစက်			၁၇	၄၀	၂၃		
ရေစုပ်စက်			၁၈	၄၀	၂၂		
ခြွေနှင်းရေတင်စက်							
မြက်ရိတ်စက်							
အခြား							

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု။
လေ့လာတွေ့ရှိချက်။ ■

စက်ကိရိယာသုံးစွဲသူမှာ အားနည်းနေသည်။ ဆင်းရဲသော တောင်သူများသဖြင့်၊ စက်ကိရိယာများ
ငှားရမ်းသုံးစွဲနေရပါသည်။ အစိုးအရအနေဖြင့် တောင်သူ လယ်သမားများအား ရိတ်သိမ်းခြွေလှေ၊ စက်
အရပ်ကျစနစ်ဖြင့် ရောင်းချပေးလျှင် ပိုမိုကောင်းမွန်ပါသည်။

(၂.၂.၁.၅) သီးနှံအတွက်နှုန်း တိုးစေရန်အတွက် အခွင့်အလမ်းများ

ဇယား (၁၇) သီးနှံထုတ်လုပ်မှု တိုးစေရန်အတွက် အခွင့်အလမ်းများ

အခြေအနေ	ဖော်ပြချက်/မူဝါဒလမ်းညွှန်
မြေ(စိုက်ပျိုးမြေရရှိနိုင်မှု၊ မြေဆီသြဇာ)	လယ်ယာမြေများနှစ်စဉ်ရေကြီးရေလျှံမှုဖြစ်
ရေရင်းမြစ်	ချောင်းရေ
သဘာဝမြေဆွေး၊ အော်ဂဲနစ် မြေသြဇာ	နွားချေး/မိတ်မြေသြဇာ
အော်ဂဲနစ်/မာတု ပိုးသတ်ဆေး	အမြူ/အနက်/ပေါ်တစ်
ချေးငွေနှင့် ငွေကြေး ဝန်ဆောင်မှုများ	အစိုးရစိုက်ပျိုးရေး
နည်းပညာ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ဝန်ဆောင်မှု	စိုက်ပျိုးရေးနည်းပညာပေးသင်တန်း

အခြေအနေ	ဖော်ပြချက်/ရှင်းလင်းချက်
များ	
သွင်းအားစုချေးကွက်	သင့်
ထုတ်လုပ်မှုချေးကွက် နှင့်ကုန်သွယ်မှု	သင့်
အခြား	မရှိ

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု၊ (၂) သက်ဆိုင်ရာမြို့နယ်အစိုးရဦးစီးဌာနများ။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာရှိ လယ်ခြေများမှာ နှစ်စဉ် ချောင်း နစ်မြုပ်သဖြင့် စိုက်ပျိုးရာတွင် ရေကျ နောက် စိုက်သာဖြစ်သည်။ စိုက်ပျိုးရေးအတွက် ချောင်းရေကိုသာ အသုံးပြုရပြီး နွေရာသီတွင် ချောင်းများ တိမ်ကောမှုကြောင့် စိုက်ပျိုးရေလုံလောက်မှုမရှိပါ။ မြစ်ချောင်းများအား တူးဖော်နိုင်ပါက စိုက်ပျိုးရေလုံလောက် ပြီး စပါးအတွက်တိုးနိုင်ပါသည်။ သက်ဆိုင်ရာဌာနများမှ စပါးမျိုးကောင်း မျိုးသန့်များနှင့် နည်းပညာ များ ဖြန့်ဝေမှုအား အားနည်းနေကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၂.၁.၆) သီးနှံထုတ်လုပ်မှုအတွက် ပြဿနာနှင့် စိန်ခေါ်မှုများ

ဇယား (၁၈) သီးနှံထုတ်လုပ်မှုအတွက် ပြဿနာနှင့် စိန်ခေါ်မှုများ

ပြဿနာ	ဖော်ပြချက်/ရှင်းလင်းချက်
စိုက်ပျိုးခြင်း တိုးချဲ့နိုင်မှု	မြေလွတ်မြေရိုင်းမရှိ
မြေဆီသြဇာ အခြေအနေ	အသင့်အတင့်ကောင်းမွန်ခြင်း
ငွေကြေးအရင်းအနှီး ရရှိနိုင်မှု	အစိုးရစိုက်သက်မှ ရရှိခြင်း
စိုက်ပျိုးရေး သွင်းအားစုများ အချိန်မီ ရရှိအသုံးပြုနိုင်မှု	ချောင်းရေမှ အဓိကရရှိပါသည်။
လုပ်သားရှားပါးမှု (ကျွမ်းကျင်သူ/ ကျွမ်းကျင်သူ)	စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်အားခ နည်းပါးသဖြင့်၊ အခြားလုပ်ငန်းများသွားရောက် လုပ်ကိုင်မှုကြောင့် နည်းပါးခြင်း။
ရေရင်းမြစ်များ ရရှိနိုင်မှု	

ပြဿနာ	ဖော်ပြချက်/ရှင်းလင်းချက်
စိုက်ပျိုးရေး မလုပ်လောက်မှု	မလုပ်လောက်ပါ။
ဖျက်ပိုးနှင့် ရောဂါ	နည်းစနစ်မရှိ
မျေးကွက် လက်လှမ်းမီမှု	ရှိ
နည်းပညာ အကူအညီနှင့် နည်းလမ်းများ	မရရှိ။
အခြား	

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု၊ (၂) သက်ဆိုင်ရာမြို့နယ် အစိုးရဦးစီးဌာနများ။

လေ့လာတွေ့ရှိချက်။ ။

အလုပ်သမားရှားပါးမှုကြောင့် လုပ်အားခ ပိုပေးရသည့်အတွက် လယ်သမားများ အမြတ်ငွေရရှိမှုနည်းပါးခြင်း၊ လယ်သမားစများ၏ တောင်းဆိုချက်မှာ စိုက်ဘဏ်မှ ချေးငွေလမှာ (၈) လအထိသာဖြစ်၍ (၁၀) ခန့် အထိ ချေးပေးနိုင်ပါက အဆင်ပြေနိုင်ခြင်း၊ ချောင်းများ တိမ်ကော မှုကြောင့် စိုက်ပျိုးမြေလုံလောက်မှုမရှိခြင်း၊ မျိုးသန့် စက်ကရိယာနှင့် နည်းပညာ လိုအပ်နေခြင်းတို့တွေ့ရှိရပါသည်။

(၂.၂.၂) မွေးမြူရေးလုပ်ငန်း

(၂.၂.၂.၁) မွေးမြူရေးနှင့် ငါးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

ဇယား (၁၉) မွေးမြူရေးနှင့် ငါးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

မွေးမြူရေးနှင့် ငါးလုပ်ငန်း	အိမ်ထောင်စု	ကောင်ရေ	မှတ်ချက်/အခြေအနေ
မွေးမြူရေး			
စိုင်းနွား	၄၀	၇၂	
နှိုစားနွား			
မြင်း		၁၆	
ကျွဲ			
မြည်း			
လား			
ဆိတ်	၁	၁၀	
သိုး			
ဝက်	၂၀၇	၁၂၀	
ကြက်	၂၀၇	၈၆၈	
ဘဲ	၂၀၇	၃၅၂	
နွားနောက်			

ပြဿနာ	ဖော်ပြချက်/ရှင်းလင်းချက်
စိုက်ပျိုးရေး မလုံလောက်မှု	မလုံလောက်ပါ။
ဖျက်ပိုးနှင့် ရောဂါ	နည်းစနစ်မရှိ
ဆေးကွက် လက်လှမ်းမီမှု	ရှိ
နည်းပညာ အကူအညီနှင့် နည်းလမ်းများ	မရရှိ။
အခြား	

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု၊ (၂) သက်ဆိုင်ရာမြို့နယ် အစိုးရဦးစီးဌာနများ။

လေ့လာတွေ့ရှိချက်။ ။

အလုပ်သမားရှားပါးမှုကြောင့် လုပ်အားခ ပိုပေးရသည့်အတွက် လယ်သမားများ အမြတ်ငွေရရှိမှုနည်းပါးခြင်း၊ လယ်သမားစများ၏ တောင်းဆိုချက်မှာ စိုက်ဘဏ်မှ ချေးငွေလမှာ (၈) လအထိသာဖြစ်၍ (၁၀) ခန့် အထိ ချေးပေးနိုင်ပါက အဆင်ပြေနိုင်ခြင်း၊ ချောင်းများ တိမ်ကော မှုကြောင့် စိုက်ပျိုးရေးမလုံလောက်မှုပေါ်ရှိခြင်း၊ မျိုးသန့် စက်ကရိယာနှင့် နည်းပညာ လိုအပ်နေခြင်းတို့တွေ့ရှိရပါသည်။

(၂.၂.၂) မွေးမြူရေးလုပ်ငန်း

(၂.၂.၂.၁) မွေးမြူရေးနှင့် ငါးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

ဇယား (၁၉) မွေးမြူရေးနှင့် ငါးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ

မွေးမြူရေးနှင့် ငါးလုပ်ငန်း	ဆီမီထောင်စု	ကောင်ရေ	မှတ်ချက်/အခြေအနေ
မွေးမြူရေး			
ပိုင်းနွား	၄၀	၇၂	
နှိုစားနွား			
မြင်း			
ကျွဲ		၁၆	
မြည်း			
လား			
ဆိတ်	၁	၁၀	
သိုး			
ဝက်	၂၀၇	၁၂၀	
ကြက်	၂၀၇	၈၆၈	
ဘဲ	၂၀၇	၃၅၂	
နွားနောက်			

မွေးမြူရေးနှင့် ငါးလုပ်ငန်း	အိမ်ထောင်စု	ကောင်ရေ	မှတ်ချက်/အခြေအနေ
အခြား			
ငါးလုပ်ငန်း			
ငါးကန်			
ပုစွန်ကန်			
ဂဏန်း မွေးမြူရေးလုပ်ငန်း			
ရေချို ငါးဖမ်းလုပ်ငန်း	၇၃	-	မြစ်အတွင်းရှာဖွေခြင်း
ကမ်းလွန် ငါးဖမ်းလုပ်ငန်း	၂၆		
အခြား			

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု။
လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အချို့မှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးများရှိပြီး အချို့အနည်းစုမှာ စီးပွားရေးအရ မွေးမြူခြင်းလည်းရှိပါသည်။ စိုးရာသီမှလွဲ၍ ကျန်အချိန်များတွင် မြစ်ချောင်းများအတွင်း ရှာဖွေစားသောက် နေကြရပါသည်။ ရေလုပ်သားများမှာ အရင်းအနှီးမလုံလောက်ကြပါ။

(၂.၂.၂.၂) မွေးမြူရေးကဏ္ဍ တိုးတက်စေရန်အတွက် အခွင့်အလမ်းများ

ဇယား (၂၀) မွေးမြူရေးကဏ္ဍ ထုတ်လုပ်မှုတိုးတက်စေရန်အတွက် အခွင့်အလမ်းများ

အခွင့်အလမ်း	ဖော်ပြချက်/ ရှင်းလင်းချက်
မွေးမြူရေး	
စားကျက်ခြေ	မရှိပါ။
ရေရရှိမှု	သင့်
မျိုးတိရစ္ဆာန် လက်လှမ်းမီမှု	သင့်
ချေးငွေ	သင့်
သွင်းအားစု ဈေးကွက်	ကောင်း
ဝန်ဆောင်မှု ဈေးကွက်	ကောင်း
ထုတ်ကုန် ရောင်းဝယ်မှု	ကောင်း
အိမ်ခြံဝင်းအတွင်း မြေနေရာ လုံလောက်မှု	မရှိ
အခြား	မရှိ
ငါးလုပ်ငန်း	
ငါး/ပုစွန်သားပေါက် လက်လှမ်းမီမှု	မရှိ
ချေးငွေ	သင့်
သွင်းအားစု လက်လှမ်းမီမှု	သင့်
နည်းပညာ အကူအညီနှင့်	မရှိ

အခွင့်အလမ်း	ဖော်ပြချက်/ ရှင်းလင်းချက်
နည်းလမ်းများ	
ထုတ်ကုန် ရောင်းဝယ်မှု	
အခြား	

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် မြေလွတ်၊ မြေရိုးများမရှိသဖြင့်၊ မွေးမြူရေးကဏ္ဍအား တိုးချဲ့
လုပ်ဆောင်၍ ရေနိုင်ပါ။

(၂.၂.၂၃) မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုအတွက် ပြဿနာနှင့် စိန်ခေါ်မှုများ

ဇယား (၂၁) မွေးမြူရေးနှင့် သားငါးထုတ်လုပ်မှုအတွက် ပြဿနာနှင့် စိန်ခေါ်မှုများ

ပြဿနာနှင့်စိန်ခေါ်မှုများ	ဖော်ပြချက်/ရှင်းလင်းချက်
မွေးမြူရေး	
ချေးငွေ ရရှိနိုင်မှု	မွေးမြူရေးသက်တမ်း ချေးငွေအချို့ရရှိခြင်း
ကူးစက်ရောဂါဖြစ်ပွားမှု	ရှိ
နည်းပညာ အကူအညီနှင့် နည်းလမ်းများ	မရှိ
စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ	မရှိ
အတွက် လိုင်စင်/ လေလံ လက်လှမ်းမီမှု	
အခြား	
ငါးလုပ်ငန်း	
ငါးဖမ်းခွင့် ရရှိနိုင်မှု	လိုင်စင်ရှိမှရခြင်း
ချေးငွေ ရရှိနိုင်မှု	မရှိ
အခြား	

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - လယ်သမား အုပ်စု၊ (၂) မြို့နယ် မွေး/ကု ဦးစီးဌာန၊ မြို့နယ်
ငါးလုပ်ငန်း ဦးစီးဌာန။

လေ့လာတွေ့ရှိချက်။ ။

ချေးငွေပေးသော်လည်း မွေးမြူရေးတွင် လုံလောက်မှုမရှိပါ။ ကူးစက်ရောဂါဖြစ်ပွားမှု
အသင့်အတင့်ရှိပြီး၊ ငါးဖမ်းခွင့်မှာ လိုင်စင်ရှိမရရှိပါသည်။ ကာလရှည်ချေးငွေပေးနိုင်ပါက ပိုမို
ကောင်းမွန်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျေးရွာမှ (၅) မျိုးရှိပြီး ပန်းရံ၊ လက်သမား၊ အကြမ်း၊ အစိုးခိုင်း လုပ်သားများရှိကြောင်းနှင့် ရွာတွင် ဆိုင်ကယ်ပြင်ခြင်းနှင့် TV ပြင်ခြင်းလည်း လေ့လာတွေ့ရှိရပါသည်။

(၂.၂.၃) စိုက်ပျိုးမွေးမြူရေးမဟုတ်သော စီးပွားရေးလုပ်ငန်းကဏ္ဍ

(၂.၂.၃.၁) စိုက်ပျိုးမွေးမြူရေးမဟုတ်သော အသက်မွေးလုပ်ငန်းများ

ဇယား (၂၂) စိုက်ပျိုးမွေးမြူရေးမဟုတ်သော အသက်မွေးလုပ်ငန်းများ

စဉ်	လုပ်ငန်းများ (ထုတ်ကုန် လုပ်ငန်းနှင့် ဝန်ဆောင်မှု)	လုပ်ငန်း အရေအတွက်	ဝန်ထမ်း / အလုပ်သမား အရေအတွက်	မိသားစု ဝင် လုပ်အား	ရပ်တည်နိုင်မှု (ရှိမရှိ၊ လတ်၊ မြင့်) နှင့် ရှင်းလင်းဖော်ပြချက်
၁	သတ္တုတူးဖော်ရေး၊ ကျောက် ထုတ်လုပ်ရေး နှင့် သဘာဝ ရင်းမြစ်များ ထုတ်လုပ်ခြင်း				
၂	ထုတ်ကုန်လုပ်ငန်း				
၃	လျှပ်စစ်၊ ဓာတ်ငွေ့နှင့် ရေပေး စေရေး				
၄	ဆောက်လုပ်ရေး၊ လက်သမား၊ ပန်းရံလုပ်ငန်း				
၅	ယာဉ်၊ စက်ကိရိယာ၊ အိမ်သုံး ပစ္စည်းများ ပြင်ဆင်ရေး	၁	၁	၂	လတ်
၆	ကျွမ်းကျင်ပညာရှင်များ (ဆံဝင်၊ အလှပြင်၊ အပ်ချုပ်၊ အင်ဂျင်နီယာ၊ သင်တန်းပေးသူ)				
၇	လက်လီ-လက်ကားရောင်း ဝယ်ရေး				
၈	ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်း				
၉	ပို့ဆောင်ရေး၊ သိုလှောင်ရေး နှင့် ဆက်သွယ်ရေး	၅	၁၀	၅	လတ်
၁၀	ငွေချေး ဝန်ဆောင်မှုလုပ်ငန်း (ဘဏ်၊ ငွေချေးခြင်းလုပ်ငန်း အပါအဝင် ငွေကြေးဝန်ဆောင် မှု လုပ်ငန်း)				
၁၁	အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်း				

စဉ်	လုပ်ငန်းများ (ထုတ်ကုန် လုပ်ငန်းနှင့် ဝန်ဆောင်မှု)	လုပ်ငန်း အရေအ တွက်	ဝန်ထမ်း / အလုပ်သ မား အရေ အတွက်	ခိထားစု ဝင် လုပ်အား	ရပ်တည်နိုင်မှု (ဖိခို၊ လတ်၊ မြင့်) နှင့် ရှင်းလင်းပေးခြင်း
	ခြင်းနှင့် ဆက်စပ်သော လုပ် ငန်းများ				
၁၂	ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ (အုပ်ချုပ်ရေး၊ ကာကွယ် ရေးနှင့် ဘေးကင်းလုံခြုံရေး)				
၁၃	ပညာရေး	၁	၉		လတ်
၁၄	ကျန်းမာရေး	၁	၂		လတ်
၁၅	လူမှုရေးလုပ်ငန်းများ	၁	၇		လတ်
၁၆	အိမ်များတွင် အတားလိုက် လုပ်သူများနှင့် အမျိုးအမည် မဖော်ပြနိုင်သော လုပ်ငန်းများ				
၁၇	ပြင်ပအဖွဲ့အစည်းများနှင့် ကုမ္ပ ဏီများတွင် လုပ်ကိုင်သူများ (ဥပမာ - UN, NGOs, Companies, etc.)				
	စုစုပေါင်းအသတ်မွေးလုပ်ငန်း လုပ်ကိုင်သူဦးရေ				

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု၊
စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် စာရင်းကောက်ယူမှုအရ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ဘေးကင်း
လုံခြုံရေးမှာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိ၊ ရပ်မကျေးရွာ ပြည်သူလူထုမှ ပူးပေါင်း
ဆောင်ရွက်ကြကြောင်းတွေ့ရှိရပါသည်။

စိုက်ပျိုး၊ မွေးမြူရေး မဟုတ်သော အခြားဝင်ငွေရလုပ်ငန်းမှာ အနည်းစုသာရှိပါသည်။
လုပ်ငန်းမှာမူ ထင်းအတားပေါက်ခြင်း၊ အဝတ်အတားလျှော်ခွတ်ခြင်းနှင့် အခြားလုပ်ငန်းများ
လုပ်ကိုင်ကြောင်းတွေ့ရှိရပါသည်။

စဉ်	လုပ်ငန်းများ (ထုတ်ကုန် လုပ်ငန်းနှင့် ဝန်ဆောင်မှု)	လုပ်ငန်း အရေအ တွက်	ဝန်ထမ်း / အလုပ်သ မား အရေ အတွက်	ခံသားစု ဝင် လုပ်သား	ရပ်တည်နိုင်မှု (ဖိခိုး၊ လတ်၊ ဖြင့်) နှင့် ရှင်းလင်းဖော်ပြချက်
	ခြင်းနှင့် ဆက်စပ်သော လုပ် ငန်းများ				
၁၂	ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း များ (အုပ်ချုပ်ရေး၊ ကာကွယ် ရေးနှင့် သားကင်းလုံခြုံရေး)				
၁၃	ပညာရေး	၁	၉		လတ်
၁၄	ကျန်းမာရေး	၁	၂		လတ်
၁၅	လူမှုရေးလုပ်ငန်းများ	၁	၇		လတ်
၁၆	အိမ်များတွင် အတားလိုက် လုပ်သူများနှင့် အမျိုးအမည် မဖော်ပြနိုင်သော လုပ်ငန်းများ				
၁၇	ပြင်ပအဖွဲ့အစည်းများနှင့် ကုမ္ပ ဏီများတွင် လုပ်ကိုင်သူများ (ဥပမာ - UN, NGOs, Companies, etc.)				
	စုစုပေါင်းအသက်မွေးလုပ်ငန်း လုပ်ကိုင်သူဦးရေ				

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု၊
စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် စာရင်းကောက်ယူမှုအရ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် သားကင်း
လုံခြုံရေးမှာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိ၊ ရပ်မကျေးရွာ ပြည်သူလူထုမှ ပူးပေါင်း
ဆောင်ရွက်ကြကြောင်းတွေ့ရှိရပါသည်။

စိုက်ပျိုး၊ မွေးမြူရေး မဟုတ်သော အခြားဝင်ငွေရလုပ်သားမှာ အနည်းစုသာရှိပါသည်။
လုပ်ငန်းမှာမူ ထင်းအတားပေါက်ခြင်း၊ အဝတ်အတားလျှော်စွတ်ခြင်းနှင့် အခြားလုပ်ငန်းများ
လုပ်ကိုင်ကြောင်းတွေ့ရှိရပါသည်။

(၂.၂.၃.၂) စိုက်ပျိုးမွေးမြူရေးမဟုတ်သော အသက်မွေးလုပ်ငန်းများအတွက် အခွင့်အလမ်း၊ ပြဿနာနှင့် အခက်အခဲများ

ဇယား (၂၃-က) စိုက်ပျိုးမွေးမြူရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ

အခွင့်အလမ်း	ဖော်ပြချက်/ ရှင်းလင်းချက်
ဈေးကွက်လက်လှမ်းမီမှု	ပန်းချီ၊ လက်သမား၊ ကျဘမ်းနှင့် ဈေးရောင်းခြင်း
ဆက်သွယ်ရေး	
ကုန်ကြမ်းချိန်	
အသက်မွေးဝမ်းကြောင်း	

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု၊ စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု၊ လူငယ် အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် စိုက်ပျိုးရေးမဟုတ်သော အိမ်ထောင်စုမှ ထက်ဝက်ကျော်ခန့်ရှိပြီး၊ ဈေးကွက် လက်လှမ်းမီမှုမှာ ရေလမ်း ကုန်းလမ်းဖြင့်သွားလာရကြောင်း တွေ့ရှိရပါသည်။ ကုန်ကြမ်းချိန် အသင့် အတင့်ရှိပြီး လက်မှညာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ နည်းငယ်သေးကြောင်း တွေ့ရှိရပါသည်။

ဇယား (၂၃-ခ) စိုက်ပျိုးမွေးမြူရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများအတွက် ပြဿနာနှင့် အခက်အခဲများ

ပြဿနာနှင့် အခက်အခဲများ	ဖော်ပြချက်/ ရှင်းလင်းချက်
၁။ လုပ်သားများ ပုံမှန်ဝင်ငွေ မရှိခြင်း	အမျိုးသားလူငယ်အများစုမှာ အလုပ်လက်မဲ့ဖြစ်နေကြခြင်း
၂။ နည်းပညာခက်ခဲမှု အရင်း အနှီးမလုံလောက်မှု	
၃။ ဆက်သွယ်ရေးခက်ခဲမှု။	

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု၊ စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု၊ လူငယ် အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

တစ်ဖက်ဖော်ပြပါ ကျေးရွာ၏ လုပ်သားများ၊ ဈေးရောင်းနှင့် ကျသမ်းလုပ်သား များ မှာ ကျေးရွာဖွံ့ဖြိုးတက်လာပါက မိသားစု စားဝတ်နေရေး ပြေလည်မှု ရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးရွာသူ၊ ကျေးရွာသားများမှလည်း လုပ်ဆောင်ရန် စိတ်ဝင်စားကြကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂-၃) ရွှေပြောင်းလုပ်သားများ

(၂-၃-၁) ရွှေပြောင်းသွားလာမှု ဖြစ်ပေါ်လာပုံ၊ ပုံစံနှင့် အချိန်ကာလ

... ဇယား (၂၄) ရွှေပြောင်းသွားလာမှု ဖြစ်ပေါ်လာပုံ၊ ပုံစံနှင့် အချိန်ကာလ

စဉ်	ပုံစံ	အိမ်ထောင်စု အရေအတွက်	လူဦးရေ			ပြည်တွင်း			ပြည်ပ		
			ကျား	မ	ပေါင်း	ကျား	မ	ပေါင်း	ကျား	မ	ပေါင်း
၁	ရွှေပြောင်းလုပ်သားတစ်ဦး အနည်းဆုံးရှိသော အိမ်ထောင်စု	၁၂	၁၀	၁၀	၂၀	၉	၁၉	၂၈	၂	၁	၃
၂	ရွှေပြောင်းလုပ်ကိုင်သော ကျေးရွာရှိလူဦးရေ										
၃	ကျေးရွာပြင်ပသို့ ရွှေပြောင်းမှုကာလ										
	၃ လ အထိ	-									
	၆ လ အထိ	-									
	၁၂ လ အထိ	-	၆	၆	၁၂	၆	၆	၁၂			
	၁၂ လ အတက်	-	၁၂	၁၂	၂၄				၁၂	၁၂	၂၄

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - စိုက်ပျိုးမွေးမြူရေး မဟုတ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု၊ လူငယ် အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးသဖြင့် အများစုမှာ အခြားမြို့များသို့ သွားရောက်လုပ်ကိုင်ကြပြီး အချို့မှာ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကြကြောင်း တွေ့ရှိရပါသည်။

(၂.၃.၂) ရွှေပြောင်းသွားလာခြင်း၏ အဓိက အကြောင်းရင်း

ဇယား (၂၅) ရွှေပြောင်းသွားလာခြင်း၏ အဓိက အကြောင်းရင်း

စဉ်	အကြောင်းအရာ	လူဦးရေ
၁	ပိုမိုကောင်းမွန်သော အလုပ်အကိုင်နှင့် ဝင်ငွေ အခွင့်အလမ်းများ ရှာဖွေရန်	၂၃
၂	နိုင်ငံရေးနှင့်ဆိုင်သော အကြောင်းရင်း	
၃	ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှုကြောင့် လုံခြုံမှု မရှိသည့် အကြောင်းရင်း	
၄	အခြား	

ရင်းမြစ် ... အိမ်ထောင်စုစာရင်း ကောက်ယူမှု။

လေ့လာတွေ့ရှိချက်။

ကျေးရွာတွင် အိမ်ထောင်စုစာရင်း ကောက်ယူမှုအရ ကျေးရွာအတွင်း ရွှေပြောင်းသွားလာ အလုပ်လုပ်ကိုင်သော မိသားစုများမှ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးခြင်း၊ ဝင်ငွေရရှိမှု နည်းပါးခြင်းတို့ကြောင့် စီးပွားရေးအဆင်ပြေမည်ထင်သော အခြားမြို့များသို့ ရွှေပြောင်း လုပ်ကိုင်ကြ ကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၃.၃) ရွှေပြောင်းလုပ်ကိုင်သူများမှ ပြန်ပို့ငွေ

ဇယား (၂၆) ရွှေပြောင်းလုပ်ကိုင်သူများမှ ပြန်ပို့ငွေ

စဉ်	အကြောင်းအရာ	အိမ်ထောင်စု အရေအတွက်				
		စုစုပေါင်း	% ကျေးရွာ အတွင်းရှိ စုစုပေါင်း အိမ်ထောင်စု	မြင့်	လတ်	နိမ့်
၁	ပြန်ပို့ငွေကို မှီခိုနေရသော အိမ်ထောင်စု အရေအတွက်	၁၂	၂၀.၇	၁၀	၁၃၁	၆၆
၂	ပြန်ပို့ငွေ လမ်းကြောင်းများ					
	- ငွေလွှဲလုပ်ငန်း (ဟွန်ဒီ)			-	-	-
	- ဘဏ်	၁၅		-	-	-
	- လူကြိုက်ဖြင့်လွှဲပို့ခြင်း			-	-	-
	- ငွေလွှဲလုပ်ငန်းနှင့် ဘဏ်			-	-	-
	- ငွေလွှဲလုပ်ငန်း၊ လူကြိုက်ဖြင့်လွှဲပို့ခြင်း			-	-	-
	- ဘဏ်နှင့် လူကြိုက်ဖြင့်လွှဲပို့ခြင်း			-	-	-
	- ငွေလွှဲလုပ်ငန်း၊ ဘဏ်နှင့် လူကြိုက်ဖြင့်လွှဲပို့ခြင်း			-	-	-

ရင်းမြစ် ... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။

ကျေးရွာတွင် အလုပ်အကိုင် ရှားပါးမှုကြောင့်၊ ပြည်တွင်းတွင် သွားရောက်အလုပ်လုပ်ကိုင်သူနှင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်သူများရှိပြီး ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်သောသူများမှာ အဆင်ပြေ ပြေသော်လည်း၊ ပြည်တွင်းလုပ်ကိုင်သူများမှာ စီးပွားရေးအသင့်အတင့်သာ ရှိကြောင်းတွေ့ရှိရပါသည်။

(၂.၄) ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးကွက်

ဇယား (၂၇) ကုန်စည်နှင့် ဝန်ဆောင်မှု၊ ဈေးကွက်လက်လှမ်းမီမှု အခြေအနေ

ဈေးကွက်လက်လှမ်းမီမှု	အနီးဆုံးဈေး	အကြီးစားဈေးကွက်
ရွာမှအကွာအဝေး (မိုင်)	ကံရွာ	ပုသိမ်
သယ်ယူပို့ဆောင်ရေး လမ်းကြောင်း နှင့် ၎င်း၏ အထောက်အပံ့များ	ရေလမ်း	ရေလမ်း
ကုန်စည်အမျိုးအစားနှင့် ဝန်ဆောင်မှုပေးနိုင်မှု	စပါး - ငါး	စပါး - ငါး
ဈေးအခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှု	သင့်	သင့်

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ လယ်သမား အုပ်စု၊ အမျိုးသမီး အုပ်စု၊ စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အနီးဆုံးဈေးမှာ ကံရွာဖြစ်ပြီး၊ ဈေးကွက် လက်လှမ်းမီမှုမှာ ပုသိမ်ဈေးဖြစ်ပါသည်။

ကျေးရွာမှ စိုက်ပျိုးသီးနှံ၊ အသားငါးများ အား အလွယ်တကူ ရောင်းချနိုင်သည်။ အသား၊ ငါး များကို

တင်ပို့၍၊ စပါးများကိုလည်း ပုသိမ်မြို့ ဆန်စက်များသို့ အလွယ်တကူ ရောင်းချနိုင်သည်။

(၂.၅) ငွေကြေးလက်လှမ်းမီမှုနှင့် ဘဏ်လုပ်ငန်း

ဇယား (၂၈) ငွေကြေးလက်လှမ်းမီမှုနှင့် ဘဏ်လုပ်ငန်း

ချေးငွေ ရရှိနိုင်သည့် နေရာ	ငွေကြေး ဝန်ဆောင်မှု အမျိုးအစား	ပြန်လည် ပေးဆပ်ရ မည့်ကာလ	အတိုးနှုန်း (လ)	အပေါင်ခံ ပစ္စည်း လိုအပ်မှု	ချေးငွေရရန် အခက်အခဲများ
အစိုးရဘဏ် (စိုက်ပျိုးရေး ဘဏ်)	ချေးငွေ	၈-လ	၆၅-ပြာ	လယ် အိမ်	သွားလာရေး
ပုဂ္ဂလိကဘဏ်					
ပုဂ္ဂလိက အသေး စား ချေးငွေဝန် ဆောင်မှုကဏ္ဍ	၁၂-လမှ ၆-လ				
အဖွဲ့အလိုက်ငွေစု/ ငွေချေးအစီအစဉ်	သမဝါယမ	(၁)လ	၂၅/-		လာပို့
ငွေချေးပေးသူ					

ချေးငွေ ရရှိနိုင်သည့် နေရာ	ငွေကြေး ဝန်ဆောင်မှု အမျိုးအစား	ပြန်လည် ပေးဆပ်ရ မည့်ကာလ	အတိုးနှုန်း ၁ (လ)	အပေါင်ခံ ပစ္စည်း လိုအပ်မှု	ချေးငွေရရန် အခက်အခဲများ
အပေါင်ဆိုင်	ပစ္စည်း	(၆) လ	၅-ကျပ်နှုန်း	ရွှေ/ခြံမြေ	မရှိ
မိတ်ဆွေနှင့် ဆွေမျိုးများ	ပစ္စည်း	(၆) လ	၁၀-ကျပ်နှုန်း	ရွှေ/ခြံမြေ	မရှိ
အခြား					

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရုပ်မိရပ်ဖ အုပ်စု၊ လယ်သမား အုပ်စု၊ အမျိုးသမီး အုပ်စု၊ စိုက်ပျိုးမွေးမြူရေးမဟုတ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်သူ အုပ်စု၊ (၂) သက်ဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု ပေးသောအဖွဲ့များ။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာအုပ်စုတွင် အစိုးရမှ အမိန့်ရအပေါင်ဆိုင်တွင် (၁) လလျှင် (၅) ကျပ်နှုန်းဖြင့် ပေါင်နံ ပေးချေရပြီး၊ ကျေးရွာအတွင်း ဆွေမျိုးနှင့် မိတ်ဆွေများထံတွင် (၁) လလျှင် (၁၀) ကျပ်နှုန်းဖြင့် ပေါင်နံ ပေးချေရပါသည်။ အဖွဲ့အစည်းများမှ ချေးယူပေးသော်လည်း လိုအပ်လျှက်ရှိပြီး၊ အဆင် ပြေလျှာသာရှိသည်ကိုတွေ့ရှိရပါသည်။ ချေးငွေရရှိရန်အတွက် အခက်အခဲမရှိဘဲ ချေးငွေ ရရှိပါက ကျေးရွာဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူဖြစ်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၆) ပတ်ဝန်းကျင်နှင့် သဘာဝ ရင်းမြစ်များ စီမံခန့်ခွဲမှု

(၂.၆.၁) ပတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ်များ စီမံခန့်ခွဲမှုအတွက် လက်ရှိ အလေ့အကျင့်နှင့် အခက်အခဲများ

ဇယား (၂.၉) သဘာဝပတ်ဝန်းကျင်နှင့် သဘာဝရင်းမြစ် စီမံခန့်ခွဲမှုအတွက် လက်ရှိ အလေ့အကျင့်နှင့် အခက်အခဲများ

အခက်အခဲ	အန္တရာယ်ရှိမှု (မြင့်/လတ်/နိမ့်)	ဖော်ပြချက်/ရှင်းလင်းချက်
မြေဆီခြာစာ အခြေအနေ	လတ်	ရေဝန်ဝင်
အပင်မျိုးစိတ်များ	လတ်	အသင့်အတင့်
ဖျက်ပိုးနှင့်ရောဂါကာကွယ် ထိန်းချုပ်မှု	နိမ့်	နည်းလမ်းမသိရှိ၊
ရေရင်းမြစ်	လတ်	မြစ်၊ ရောင်းရေရရှိခြင်း
ငါးမျိုးကွဲများ	နိမ့်	သင့်
အခြားတိရစ္ဆာန်မျိုးကွဲများ	နိမ့်	ရှိ
စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု	နိမ့်	

ရင်းမြစ် ... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရုပ်မိရပ်ဖ အုပ်စု၊ လယ်သမား အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ရောင်းလွှမ်းခြင်း၊ လယ်ယာမြေများ တစ်ခြမ်းစောင်းခြင်း၊ ရေငန်ဝပ်ရောက်ခြင်း၊ အပင်မျိုးစိတ်များ မျိုးတုန်းခြင်း၊
ဖျက်ပိုးနှင့် ရောဂါတကွယ်လိန်းချပ်မှုအားနည်းခြင်းတို့ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။

(၂.၇) ပညာရေး

(၂.၇.၁) ပညာရေးနှင့် စာတတ်မြောက်မှု

ဇယား (၃၀) မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် စာတတ်မြောက်မှုနှုန်း

အတန်းပညာပြီးမြောက်မှု	ကျား	မ	ပေါင်း	၉ နှစ်နှင့်အထက် လူဦးရေ၏ %
စာမတတ်သူဦးရေ	၈	၁၁	၁၉	၃
ဘုန်းကြီးကျောင်းသင်ပညာရေး	၃		၃	၀.၄
မူလတန်းပညာရေး မပြီးဆုံးသူဦးရေ	၁၉၆	၂၂၄	၄၂၀	၅၈
မူလတန်းပညာရေး ပြီးဆုံးသူဦးရေ	၁၈၂	၁၇၂	၃၅၄	၄၉
အလယ်တန်းပညာရေး ပြီးဆုံးသူဦးရေ	၂၉	၁၁	၄၀	၆
အထက်တန်းပညာရေး ပြီးဆုံးသူဦးရေ	၁၃	၁၀	၂၃	၃.၁
တက္ကသိုလ်ပညာ ပြီးဆုံးသူဦးရေ	၄	၆	၁၀	၁.၃
၉ နှစ်နှင့်အထက် လူဦးရေပေါင်း	၄၃၅	၄၃၄	၈၆၉	၁၂၀၀.၅

ရင်းမြစ် ... အိမ်ထောင်စုစာရင်း ကောက်ယူမှု။

လေ့လာတွေ့ရှိချက်။

ကျေးရွာအတွင်း အိမ်ထောင်စုတော်ကယူမှု စာရင်းအရ စာမတတ်သူဦးရေ အလွန်နည်းပြီး
အထက်တန်းအောင်မြင်သူနှင့် ဘွဲ့ရဦးရေမှာ ၁၆% ခန့်သာရှိသောကြောင့် ပညာတတ် နည်းပါး
ပါသည်။

(၂.၇.၂) ကျောင်းတက်နှုန်း

ဇယား (၃၁) ကျောင်းတက်နှုန်း

ပညာရေးအဆင့်အတန်း	ကျား	မ	ပေါင်း	စုစုပေါင်းကျောင်းနေအရွယ် လူဦးရေ၏ %
မူလတန်း (၅-၉ နှစ်)	၅၂	၅၃	၁၀၅	၄၈.၃
အလယ်တန်း (၁၀-၁၄ နှစ်)	၅၄	၅၈	၁၁၂	၅၁.၆
အထက်တန်း (၁၅-၁၆ နှစ်ကြား)	၁၃	၀၀	၂၃	၁၀.၅
တက္ကသိုလ် ကျောင်းသား၊ သူ	၄	၆	၁၀	၄.၆

ရင်းမြစ် ... (၁) ကျောင်းဝင်စာရင်း၊ (၂) ဆယ်အိမ်မှူးများ။

လေ့လာတွေ့ရှိချက်။ ။

စုစုပေါင်းကျောင်းသားအရေအတွက် လူဦးရေ၏ ၃၈% မှာ မူလတန်းပညာသင်ကြား နေပါသည်။ ၃၃% မှာ အလယ်တန်းပညာရေးကို သင်ကြားနေပြီး၊ အထက်တန်းပညာသင်ကြားရေးသူ ဦးရေမှာ ၁၉% နှင့်တက္ကသိုလ်ကျောင်းသူ/သားဦးရေမှာ ၁၀% ရှိပါသည်။ တက္ကသိုလ်ကျောင်းသားဦးရေမှာ ကျေးရွာဦးရေ နှင့်ယှဉ်လျှင် နည်းလွန်းလှပါသည်။

(၂.၇.၃) စာသင်ကျောင်းဆောင် အခြေအနေနှင့် ဝန်ဆောင်မှုများ

ဇယား (၃၂) စာသင်ကျောင်းဆောင် အခြေအနေနှင့် ဝန်ဆောင်မှုများ

အကြောင်းအရာ	မူလတန်းကျောင်း					
ရွာမှ အကွာအဝေး(မိုင်)	ကျေးရွာတွင်း	၁-ဖာလုံ				
သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု	-	ကုန်းလမ်း				
စာသင်ကျောင်း အရွယ်အစား (အလျား၊ အနံ၊အမြင့်)	(၄၅ x ၂၇ x ၂၅) ပေ (မူပြဆောင်)	၆၀ x ၃၀ x ၁၈-ပေ (လယ်ခြ)				
အမိုး၊ နံရံ၊ အခင်း အရည်အသွေး	သင့်					
ကျောင်းသုံး ပရိဘောဂ (လုံလောက်မှု ရှိ/မရှိ) နှင့် ကျောင်းအိမ်သာ အခြေအနေ	ပရိဘောဂမလုံလောက်ပါ အိမ်သာ (၁) လုံးရှိ					
ကျောင်းအာဟာရတိုက်ကျွေးမှု (အာဟာရ အမျိုးအစားနှင့် ကြိမ်ရေ)	တစ်နှစ် (၂) ကြိမ်					
ကျောင်းဆရာဦးရေ	ကျား	မ	ပေါင်း	ကျား	မ	ပေါင်း
အစိုးရခန့်	၁	၄	၅		၄	၄
ကျေးရွာခန့်						

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု၊ (၂) မိဘဆရာအသင်း။

ကျေးရွာတွင်လယ်ပြင်ဆောင်အမိုး၊ နံရံ၊ အခင်းအရည်သွေးမှာ အသင့်တင့်သာကောင်းမွန်ပါသည်။ ကျောင်းသုံးပုဒ်တော်မှာ လုံလောက်မှုမရှိပါ။ ကျောင်းအိမ်သာမှာ အသင့်အတင့်ကောင်းမွန်ပြီး ကျောင်းအာဟာရတိုက်ကျွေးမှုမှာ (၂) ကြိမ်သာ တိုက်ကျွေး သည်ကိုတွေ့ ရှိရပါသည်။

(၂.၇.၄) ပညာရေး အခက်အခဲနှင့် ပြဿနာများ

ဇယား (၃၃) ပညာရေး အခက်အခဲနှင့် ပြဿနာများ

အခက်အခဲ/ ပြဿနာ	ရှင်းလင်းချက်
ကျောင်းဆရာ/မ ဦးရေ	လုံလောက်မှုရှိ
တပည့် - ဆရာ အချိုး	ညီမျှပါသည်။
မူလတန်းပညာ ကျောင်းထွက်နှုန်း	
မသန်စွမ်းသူများအတွက် ပညာရေး အထူးအစီအစဉ်	မရှိ
ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာ	ပြည့်စုံမှု မရှိသေးပါ။
ဆင်းရဲသော မိသားစုများအတွက် ကျောင်းစရိတ် မတတ်နိုင်မှု	သင့်
ကျောင်းအားကစားဆိုင်ရာ ပစ္စည်းများ လက်လှမ်းမီမှု	မရှိ
မိဘဆရာအသင်း၏အခန်းကဏ္ဍ	ကောင်းမွန်မှုရှိပါသည်။

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်မ အုပ်စု၊ (၂) မိဘဆရာအသင်း။

လေ့လာတွေ့ရှိချက်။ ။

မူလတန်း၊ ကျောင်းသားဦးရေနှင့် ဆရာ/မ အချိုးညီမျှပါသည်။ မသန်စွမ်းသူများအတွက် ပညာရေးအထူးအစီအစဉ်မရှိသေးပါ။ ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာပြည့်စုံမှု မရှိပါ။ ဆင်းရဲသား မိသားစုများတွက် ကျောင်းစရိတ် မတတ်နိုင်မှု အသင့်အတင့်ရှိပါသည်။ ကျောင်းတွင် အားကစားဆိုင်ရာပစ္စည်းများ လက်လှမ်းမီမှုမရှိပါ။ မိဘဆရာအသင်းကဏ္ဍများ၏ လုပ်ဆောင်မှုမှာ ကောင်းမွန်ပါသည်။

(၂.၈) ကျန်းမာရေးနှင့် အာဟာရ

(၂.၈.၁) အဖြစ်များသော ရောဂါများ

ဇယား (၃၄) အဖြစ်များသော ရောဂါများ

#	ရောဂါ	ပျံ့နှံ့မှု/ဖြစ်ပွားမှု			မှတ်ချက် / သုံးသပ်ချက်
		မြင့်	နိမ့်	မရှိ	
၁	ဝမ်းပျက်ဝမ်းလျှော		✓		ရာသီဥတုပြောင်းလဲခြင်း
၂	သွေးလွန်တုပ်ကွေး		✓		မြင်ပေါများခြင်း
၃	ငှက်ဗျား		✓		ကျိချက်သောက်သုံးခြင်း
၄	အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ		✓		
၅	HIV, AIDS, လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ		✓		သေဆုံးသူအချို့ရှိ၊ လက်ရှိလည်းရှိ
၆	တီဘီ		✓		အနည်းငယ်မျှရှိပါသည်။
၇	ဆီးချို		✓		
၈	သွေးတိုး		✓		အသက်လေးဆယ်အရွယ်များဖြစ်ခြင်း
၉	အသည်းရောဂါ (သီးစီ)		✓		
၁၀	အာဟာရ ချို့တဲ့မှု		✓		
၁၀	အခြား ကူးစက်နိုင်သော ရောဂါများ		✓		

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု (၂) ကျေးလက်ကျန်းမာရေးဌာန/ကျေးလက်ကျန်းမာရေး ဌာနခွဲ။

လေ့လာတွေ့ရှိချက်။ ။

ဝမ်းပျက်၊ ဝမ်းလျှောရောဂါများမှာ ခိုဦးကျရာသီတွင် လူအနည်းစု ဖြစ်ပွားနေသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှိပြီး၊ သွေးတိုးရောဂါဖြစ်ပွားမှု အသက် (၄၀) ကျော်အရွယ် အားလုံး၏ ၄၀% ခန့် ဖြစ်ပွားကြ ပါသည်။ အာဟာရ ချို့တဲ့မှုနှင့် အခြားကူးစက်သောရောဂါများမှာလဲ အသင့်တင့်သာ တွေ့ရှိရပါသည်။

(၂.၈.၂) လွန်ခဲ့သော (၁၂) လအတွင်း ကာကွယ်ဆေးထိုးနှံမှု

ဇယား (၃၅) လွန်ခဲ့သော (၁၂) လအတွင်း ကာကွယ်ဆေးထိုးနှံမှု

စဉ်	ကာကွယ်ဆေးထိုးခြင်း	ရှိ	မရှိ	မှတ်ချက် / သုံးသပ်ချက်
၁	အဆုတ်ရောဂါ	✓		
၂	ဆုံဆိုး၊ ကြက်ညှာ၊ မေးခိုင်နှင့် အသည်းရောင် အသားဝါ	✓		
၃	ပိုလီယိုရောဂါ	✓	-	

စဉ်	ကာကွယ်ဆေးထိုးခြင်း	ရှိ	မရှိ	မှတ်ချက် / သုံးသပ်ချက်
၄	မေးခိုင်း (ကိုယ်ဝန်ဆောင် ကာလအတွင်း)	✓		ကျေးလက်ကျန်းမာရေးဌာနမှ လစဉ်ဆေးထိုး ပေးပါသည်။
၅	ဝက်သက်ရောဂါ	✓		
၆	အခြား စုပေါင်းကာကွယ်ဆေး ထိုးနှံမှု	✓		
၇	အာဟာရ မှတ်တမ်းယူမှု (အရပ်အမြင့်၊ အလေးချိန်၊ လက်မောင်းပတ်)	✓		
၈	အာဟာရပညာပေး အစီအစဉ်	✓		ကျေးရွာတွင်ပညာပေးအစီအစဉ်တစ်နှစ်(၁)ကြိမ်

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု၊ (၂) ကျေးလက်ကျန်းမာ
ရေးဌာန/ကျေးလက်ကျန်းမာရေး ဌာနခွဲ။

လေ့လာတွေ့ရှိချက်။ ■

ကျေးလက်ကျန်းမာရေးဆေးခန်းမှ သူနာပြုဆရာ/မများနှင့် အမျိုးသမီးရေးရာ၊

မိခင်ကလေးအဖွဲ့တို့မှ သတ်မှတ်ကာကွယ်ဆေးထိုးသည့်ကလေးများတွင် ပါဝင် ကူညီ

ဆောင်ရွက်ပါသည်။

(၂.၈.၃) ကျန်းမာရေးအထောက်အပံ့များ(ဆေးရုံ/ဆေးပေးခန်းများ)

ဇယား (၃၆) ကျန်းမာရေး အထောက်အပံ့နှင့် ဝန်ဆောင်မှုများ

ကျန်းမာရေး ဝန်ဆောင်မှု	ခရီး အကွာ အဝေး (မိုင်)	အခန်း/ ကုတင် (လုံလောက် မှုရှိ/မရှိ)	ကျန်းမာရေး ဝန်ထမ်းဦးရေ	ဆေးနှင့်ဝတ်သက်ဆော အသုံးအဆောင် ပစ္စည်း များ (လုံလောက်မှု/ မလုံလောက်မှု)	မှတ်ချက်
ကျေးလက် ကျန်းမာရေး ဌာန	၆-မိုင်	မရှိ	ကျန်းမာရေးမှူး- သားဖွားဆရာမ - အရဲသားဖွားဆရာမ- ကြီးကြပ် (၁) “ ကြီးကြပ် (၂) “ တိုင်းရင်းဆေးကု- အရပ်လက်သည်-	မရှိပါ	
တိုက်နယ် ဆေးရုံ	ကြက်ပေါင်	ရှိ	ဆရာဝန် - လ/ထ -		

ကျန်းမာရေး ဝန်ဆောင်မှု	ခရီး အကွာ အဝေး (မိုင်)	အခန်း/ ကုတင် (လုံလောက် မှုရှိ/မရှိ)	ကျန်းမာရေး ဝန်ထမ်းဦးရေ	ဆေးနှင့်ပတ်သက်သော အသုံးအဆောင် ပစ္စည်း များ (လုံလောက်မှု/ မလုံလောက်မှု)	မှတ်ချက်
လစဉ် ဆေးထိုး ဆေးတိုက်	ကျေးရွာ အတွင်း	မရှိ	ကျန်းမာရေးမှူး - သူနာပြု - သားဖွားဆရာမ - အရဲသားဖွားဆရာမ - ဓာတ်ခွဲကျွမ်းကျင်-	မရှိ	
မြို့နယ် ဆေးရုံ	၁၀ - မိုင်		ဆရာဝန် - လ/ထ - ကျန်းမာရေးမှူး - သူနာပြု - သားဖွားဆရာမ - အရဲသားဖွားဆရာမ - ဓာတ်ခွဲကျွမ်းကျင်-	မရှိ	
ဆေးဆိုင်	၁၀ - မိုင်	ရှိ	ဆေးဝါးကျွမ်းကျင် သူ	လက်လှမ်းမှီမှု-- ဆေးဝါး-- သိုလှောင်ပုံစနစ်-- အအေးခန်းစနစ်--	

ရင်းမြစ် ... (၁) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု၊ အမျိုးသမီး အုပ်စု၊ (၂) ကျေးလက်ကျန်းမာ
ရေးဌာန/ကျေးလက်ကျန်းမာရေး ဌာနခွဲ။
လေ့လာတွေ့ရှိချက်။ ■.

ဦးတည်အုပ်စုအဖွဲ့နှင့် ဆွေးနွေးချက်အရ ကျေးရွာတွင် ဆေးရုံ ဆေးခန်းနှင့် ဝေးကွာသဖြင့်
ကျန်းမာရေးနှင့်ပတ်သက်ပြီး စက်မိစွာရင်ဆိုင်ဖြေရှင်း သွားလာနေကြောင်း၊
ကျေးလက်ဆေးပေးခန်း မြေနေရာနှင့် သီးသန့်အဆောက်အဦး ရရှိပါက ပိုမို ကောင်းမွန်
နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၉) ရေနံ ပတ်ဝန်းကျင် သန့်ရှင်းရေး

(၂.၉.၁) သောက်သုံးရေရရှိမှု

ဇယား (၃၇) သောက်သုံးရေရရှိနိုင်မှု

ရေရရှိနိုင်မှု	အရေအတွက်	အကောင်း/အဆိုး	လက်ရှိ/လုံလောက်မှု			အခြား
			နေ	မိုး	ဆောင်း	
ရေတွင်း			မလုံလောက်	မိုး	ဆောင်း	
အဝီစိတွင်း/စက်တပ်			နေ	မိုး	ဆောင်း	
အဝီစိတွင်း/တုံကင်			နေ	မိုး	ဆောင်း	
မိုးရေသိုလှောင်ကန်						
မြစ်/ချောင်း						
ရေကန်	၃	သင့်				
မိမိမေးရသည့်တန်းခြင်း						
အခြား						

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု၊

အမျိုးသမီး အုပ်စု၊ (၃) ကျေးရွာသယံဇာတပြမြေပုံ။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာတွင် အဝီစိတွင်း၊ စက်တပ်၊ အဝီစိတွင်း၊ တုံကင်၊ မိုးရေသိုလှောင်ကန်မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ သောက်သုံးရေရရှိမှုမှာလည်း မိုးရေကန် (၃) ကန်နှင့် တစ်ရွာလုံး သောက်သုံးနေရပါသည်။ သောက်ရေမှာ မိုး၊ ဆောင်းတွင်လုံလောက်သော်လည်း၊ နွေရာသီတွင် လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။

(၂.၉.၂) သန့်ရှင်းရေး အခြေအနေ (အိမ်သာအမျိုးအစားနှင့် အိမ်ထောင်စု အရေအတွက်)

ဇယား (၃၈) အိမ်သာ အမျိုးအစား

သုံးခွဲနိုင်သောအိမ်သာအမျိုးအစား	သုံးခွဲနိုင်သောအိမ်ထောင်စု	ရှင်းလင်းချက်
ယင်လုံအိမ်သာ	၁၅	ကျွန်းမာရေး ဗဟုသုတအမြင်ရှိခြင်း
ကျင်းအိမ်သာ	၃၆	လယ်ကွင်းများတွင် နေထိုင်သောသူများ
မြေပေါ် အိမ်သာ	၅၆	
တောထိုင်		
စုစုပေါင်း		

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်မ အုပ်စု၊

အမျိုးသမီး အုပ်စု၊ (၃) ကျေးလက်ကျန်းမာရေးဌာန/ကျေးလက်ကျန်းမာရေး ဌာနခွဲ။

ကျေးရွာတွင် အိမ်ထောင်စုအားလုံးသည် ယင်လုံအိမ်သာအသုံးပြုကြသဖြင့် ယင်ကြောင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းပါသည်။

(၂.၁၀) ကျား-မ ရေးရာကိစ္စရပ်ဆိုင်ရာ

ဇယား (၃၉) ကျား-မ ရေးရာကိစ္စရပ်ဆိုင်ရာ

စဉ်	ကျား-မ ရေးရာကိစ္စရပ်ဆိုင်ရာ	ရှိ	မရှိ	မှတ်ချက် / သုံးသပ်ချက်
၁	ကျေးရွာ စီမံခန့်ခွဲမှုစနစ်တွင် အမျိုးသမီး တက်ကြွစွာ ပါဝင်မှု/ ခေါင်းဆောင်မှု	✓		ကောင်းသည်။
၂	ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အဖွဲ့အစည်း များတွင် အမျိုးသမီးများ တက်ကြွစွာ ပါဝင် ဆောင်ရွက်မှု	✓		လမ်းပြင်ခြင်း၊ ဘက်စုံကျေးရွာ ဖွင့်ဖြိုးရေးကိစ္စများ
၃	လွန်ခဲ့သောနှစ်အတွင်း ကျေးရွာအတွင်းရှိ မိန်းကလေးများ/အမျိုးသမီးများအား သံသယ ဖြစ်ဖွယ် အကြမ်းဖက်မှု (သို့) တိုင်ကြားမှုများ		✓	မရှိသေးပါ။
၄	အမျိုးသမီးရေးရာ အကြမ်းဖက်မှုများအတွက် ဥပဒေနှင့် တရားမျှတမှုဆိုင်ရာများအတွက် လူထု၏ အသိအမြင်ရှိမှု	✓		ဥပဒေနှင့် တရားမျှတရေးဆိုင်ရာ ဟောပြောပွဲများ ရှိပါသည်။
၅	အခြား (ရှိလျှင်)			

ရင်းမြစ်... (၁) အဖွဲ့အစည်းများစာရင်း၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

ဦးတည်အုပ်စုအဖွဲ့အစည်းနှင့် လေ့လာချက်အရ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေးအဖွဲ့နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ကျား၊ မ) များမှ ကျေးရွာအတွင်း လမ်းပြင်ခြင်း ကျရာ နေရာတွင်ပါဝင်ဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်ခြင်းများကို လေ့လာတွေ့ရှိရပါသည်။

ကျေးရွာသို့ အမျိုးသမီးဆိုင်ရာ ဆွေးနွေးပွဲများ အစိုးရမှ အသိပညာပေးဟောပြောပွဲများလည်း လာရောက် လုပ်ဆောင်ကြောင်းတွေ့ရပါသည်။

(၂.၁၁) အခြေခံ အဆောက်အအုံများ အခြေအနေ

(၂.၁၁.၁) ကျေးရွာ၏ လမ်းတည်ရှိမှု

ဇယား (၄၀) ကျေးရွာ၏ လမ်းတည်ရှိမှု အခြေအနေ

လမ်း အမျိုးအစား	အမျိုးအစား (၁/၂/၃)	ကောင်း/ဆိုး	တည်ဆောက် ခဲ့သောနှစ်	ရာသီအလိုက် သုံးစွဲနိုင်မှု		လမ်းအရှည် (မိုင်)
				ပွင့်လင်း ရာသီ	တစ်နှစ် ပတ်လုံး	
ရွာတွင်းလမ်း	၂	ဆိုး	၂၀၁၅		✓	ပေ ၃၀၀၀
ချဉ်းကပ်လမ်း	၃	ဆိုး	၂၀၀၉		✓	ပေ ၆၀၀၀
ရွာချင်းဆက်လမ်း	၂	ဆိုး	၁၉၈၀		✓	ပေ ၇၀၀၀
အခြား						

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

မှတ်ချက်။ မြေသားလမ်း - ၁၊ ကျောက်ခင်းလမ်း - ၂၊ ကတ္တရာလမ်း/ကွန်ကရစ်လမ်း - ၃

လေ့လာတွေ့ရှိချက်။ ။

ရွာတွင်းလမ်းမှာ နှစ်စဉ်ရေကြီးမှုကြောင့် လမ်းများပျက်စီးမှုနှုန်း မြင့်မားနေပါသည်။ မပြုပြင်ခြင်း
ဆက်လက်ထားရှိမည်ဆိုလျှင် သွားလာရေးတွင် ချွံရှားရသည့် အထိ အခြေအနေ ဆိုးနိုင်ပါသည်။

(၂.၁၁.၂) ကျေးရွာ၏ တံတားတည်ရှိမှု

ဇယား (၄၁) ကျေးရွာ၏ တံတားတည်ရှိမှု အခြေအနေ

တံတား အမျိုးအစား	အရွယ်အစား	ကောင်း/ဆိုး	တည်ဆောက် ခဲ့သောနှစ်	အသုံးပြုနိုင်သည့်ရာသီ	
				ပွင့်လင်းရာသီ	တစ်နှစ်ပတ်လုံး
ဆိပ်ခံတံတား	ငယ်	သင့်	၂၀၁၃		✓
ကွန်ကရစ်တံတား					
ကြိုးတံတား					
ရေပြွန်					
အခြား					

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

ကျေးရွာတံတားအမျိုးအစားမှာ ဆိပ်ခံတံတားဖြစ်ပြီး အရွယ်အစားမှာ သေးငယ်နေပါသည်။ တံတား တည်ဆောက်လေ့သော နှစ်မှာ (၂၀၁၃) ဖြစ်ပြီး တစ်နှစ်ပတ်လုံးသုံးစွဲရပါသည်။ အခြားတံတားများ မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၁၁.၃) ရေကြောင်း သယ်ယူပို့ဆောင်ရေး

ဇယား (၄၂) ရေကြောင်း သယ်ယူပို့ဆောင်ရေး

သယ်ယူပို့ဆောင်ရေး	အကွာအဝေး (မိုင်)	ယာဉ် အမျိုးအစား	ရာသီအလိုက် သုံးနှုန်းမှု	
			ပွင့်လင်းရာသီ	တစ်နှစ်ပတ်လုံး
မြစ်ကြောင်း	၁၀ မိုင်	စက်လှေ		
ပင်လယ်ရေကြောင်း	၁၀ မိုင်	သင်္ဘော		
အခြား				

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

မှတ်ချက်။ ၁ “လှေ၊ သင်္ဘော” ၂ - မော်တော် ၃ - သင်္ဘော

လှေ၊ သင်္ဘော၊ များကို သံကျောက်လုပ်ငန်းအတွက် အသုံးပြုကြသည်။ တချို့မှာ ပင်လယ်မှ ငမိ၊ ငပြာရည်သွားရောက် သယ်ယူကြပါသည်။

(၂.၁၁.၄) သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ဝန်ဆောင်မှုများ

ဇယား (၄၃) သယ်ယူပို့ဆောင်ရေးယာဉ်များ

ယာဉ်အမျိုးအစား	စက်လှေ	လှေ၊ သင်္ဘော	စက်ဘီး	မော်တော်ဆိုင်ကယ်	သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ	ကား	မြင်းလှည်း	နွားလှည်း
အရေအတွက်	၅	၂၁	၂၃	၁၄	၁	-		၆

ရင်းမြစ်... အိမ်ထောင်စုစာရင်း ကောက်ယူမှု။

ကျေးရပ်တွင် စက်လှေ၊ လှေ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီ၊ နွားလှည်း တို့လည်း အသုံးပြုကြကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၁၂) လျှပ်စစ်မီးရရှိမှု

ဇယား (၄၄) လျှပ်စစ်မီးရရှိမှု အခြေအနေ

ရင်းမြစ်	အိမ်ထောင်စု	ပြုပြင်ထိန်းသိမ်းရေးစနစ် (ကောင်း/သင့်/ညံ့)	အခက်အခဲရှိ/မရှိ
မဟာဓာတ်အားလိုင်း	-	-	ရှိ
ဆိုလာစနစ်	၁၈၀	ညံ့	
အသေးစားရေအားလျှပ်စစ်			
ဒီဇယ်သုံးအင်ဂျင်	၁၆	သင့်	
လေစွမ်းအင်			
မီဂါလောင်စာ			
အခြား			

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

အိမ်ထောင်စုစာရင်းကောက်ယူမှုနှင့် ဦးတည်အဖွဲ့ဆွေးနွေးမှုတွင် ကျေးရွာတွင် လျှပ်စစ်မီးမရှိဘဲ ၂၀၁၅ ခုနှစ်တွင် အစိုးရမှ ထောက်ပံ့ပေးသော ဆိုလာစနစ်မီးကို သာ အချို့အိမ်များတွင် အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အခြားအိမ်ထောင်စုအများစုမှာ လျှပ်စစ်မီး မရ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲများ တွေ့ကြုံနေကြကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂.၁၃) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာ

ဇယား (၄၅) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အခြေအနေ

စဉ်	ဇုန်း	ရေဒီယို	တီဗွီ	ဂျီယူတူစထောင်း	အခြား
အရေအတွက်	၂၃၈	၆၈	၅၂	၃	

ရင်းမြစ်... (၁) အိမ်ထောင်စုစာရင်း ကောက်ယူမှု၊ (၂) ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မီရပ်ဖ အုပ်စု။

လေ့လာတွေ့ရှိချက်။ ။

အိမ်ထောင်စုစာရင်းကောက်ယူမှုနှင့် ဦးတည်အုပ်စုအဖွဲ့နှင့် လေ့လာသုံးသပ်ချက်အရ ယခုနှစ် ဝိုင်းအတွင်း ဆက်သွယ်ရေးကောင်းမွန်လာကြောင်းတွေ့ရှိသည်ပါသည်။ တန်ဖိုးနည်း ဇုန်းများတွက်ဖော်လာခြင်းနှင့် ဆက်သွယ်ရေး နည်းပညာ တိုးတက်ကောင်းမွန်လာကြောင်းတိုးတက်လေ့လာတွေ့ရှိရပါသည်။

(၂၁၄) ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးရေး

ဇယား (၄၆) ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးရေး အခြေအနေ

လုပ်ငန်းအမည်	ဝန်ဆောင်မှု
အပန်းဖြေနိုင်သည့်နေရာများအား လက်လှမ်းမီမှု	ရှိ
လူမှုရေးလုပ်ငန်းများတွင် ပါဝင်မှု	အသင့်အတင့်ရှိ
ဘာသာရေးလုပ်ငန်းများတွင် ပါဝင်မှု	အသင့်တင့်
အားကစားပစ္စည်းများအား လက်လှမ်းမီမှု	လူကြီး၊ လူလတ်၊ လူငယ်၊ အမျိုးသမီးပါဝင်မှုရှိ
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်မှု	
ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး	ကျေးရွာအတွင်းရှိ
စာကြည့်တိုက်၊ အင်တာနက်စသည်များအား လက်လှမ်းမီမှု	ကျေးရွာအတွင်းရှိ

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - လူငယ် အုပ်စု။

လေ့လာတွေ့ရှိချက်။

အပန်းဖြေနိုင်သည့်နေရာ ငွေ့ဝဆောင်၊ ချောင်းသာများနှင့် နီးစပ်နေသော်လည်း၊ သွားရောက် အပန်းဖြေ နိုင်မှု အားနည်းခြင်း၊ ငွေ့ကြေး အကော်အမံပြဿနာကြောင့် မသွားနိုင်ခြင်း ဖြစ်သည်။ ဘာသာ၊ သာသနာတွင်လည်း တက်ညီ၊ လက်ညီနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာတွင် စည်းညီညွတ်စွာပါဝင် ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

(၂၁၅) ကျေးရွာတည်ငြိမ်ရေးနှင့် ဘေးကင်းလုံခြုံရေး အခြေအနေ

(၂၁၅.၁) လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုများအား လက်လှမ်းမီမှု

ဇယား (၄၇) ဘေးကင်းလုံခြုံရေး၊ ဝန်ဆောင်မှု အထောက်အကူများအား လက်လှမ်းမီမှု

ဝန်ဆောင်မှုများ	ရှင်းလင်းချက်
ဆက်သွယ်ရေးဆိုင်ရာ အဆောက်အဦ များအား လက်လှမ်းမီမှု	ရှိ
အာမခံလုပ်ငန်းများအား လက်လှမ်းမီမှု	မရှိ
လူထုအခြေပြု သဘာဝဘေးအန္တရာယ်	မရှိ

ဝန်ဆောင်မှုများ	ရှင်းလင်းချက်
လျှော့ချရေး အစီအစဉ်	မရှိ
ရဲစခန်းများအား လက်လှမ်းမီမှု	ရှိ
အခြား	

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ။

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာသည် မူခင်းဖြစ်ပွားမှုမှာလည်း သာမန်အဆင့်သာဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေးသင်တန်း၊ ခေတ်နှင့် လျော်ညီသော၊ ကျေးရွာနှင့် ကိုက်ညီသော သင်တန်းများ ပေးရန် လိုအပ်ပြီး၊ နယ်မြေရဲစခန်းတည်ရှိပြီး သွားလာရန်အတွက် ခရီးမဝေးကြောင်း တွေ့ရှိရပါသည်။

(၂.၁၅.၂) မူခင်းဖြစ်ပွားမှု

ဇယား (၄၈) မူခင်းဖြစ်ပွားမှု အခြေအနေ

	လူတုန်ကျမှု	စိုးမှု	မူးယစ်ဆေးသုံးစွဲမှု	အကြမ်းဖက်မှု
စိုးရိမ် / သာမန်	မရှိ	မရှိ	မရှိ	မရှိ

ရင်းမြစ်... ဦးတည်အုပ်စု ဆွေးနွေးခြင်း - ရပ်မိရပ်ဖ အုပ်စု၊ အမျိုးသမီး အုပ်စု။

မှတ်ချက် - စိုးရိမ် = ၁၊ သာမန် - ၂

လေ့လာတွေ့ရှိချက်။ ။

ကျေးရွာသည် မိသားစုရွာကဲ့သို့ပင် စည်းစည်းလုံးလုံး နေထိုင်ကြသဖြင့် ပြဿနာကြီးကြီးမားမား ဖြစ်လေ့ မရှိပါ။ အိမ်နီး နားချင်း အချင်းချင်း တစ်ခါတရံ အချင်းများမှ လေးများသာရှိ၍ ကြီးကြီးမားမား ပြဿနာမရှိပါ။ မူခင်းဖြစ်ပွားမှု မှာလည်း သာမန်အဆင့်သာဖြစ်ပါသည်။ သို့သော် အရက်ပုန်း ဆိုင်များ ပျားပြားလွန်းပြီး သက်ဆိုင်ရာမှ ခမ်းဆီးမှု မရှိကြောင်း တွေ့ရှိရပါသည်။